

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၃၁] ရန်ကုန်မြို့ { ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) } သောကြာနေ့ | အတွဲ ၆၆

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေးကဏ္ဍဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ
ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ
အမှတ် (၈၀/၂၀၁၂) ဖြင့် ဖွဲ့စည်းခဲ့သော “ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်
အထည်ဖော်ရေးဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေးကဏ္ဍဆိုင်ရာဆပ်ကော်မတီ” တွင်
ဥက္ကဋ္ဌ ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအစား ဦးဆက်အောင် ဒုတိယဝန်ကြီး၊ အမျိုးသား
စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၏ သဘောတူညီချက်အရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန (Ministry of Finance and Revenue) ကို ဘဏ္ဍာရေးဝန်ကြီးဌာန
(Ministry of Finance) အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဇော်ရွှေအား အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍
အတည်ပြုခန့်ထားလိုက်သည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား
၎င်းတို့နှင့်ယှဉ်တွဲဖော်ပြထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရား
များကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။ -

အမည်၊ ရာထူး၊ ဌာန

(က) ဦးဝင်းခန့်

ဒုတိယညွှန်ကြားရေးမှူးချုပ်

ပို့ဆောင်ရေးဦးစီးဌာန

ပို့ဆောင်ရေးဝန်ကြီးဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

ညွှန်ကြားရေးမှူးချုပ်

ပို့ဆောင်ရေးဦးစီးဌာန

ပို့ဆောင်ရေးဝန်ကြီးဌာန

အမည်၊ ရာထူး၊ ဌာန

- (ခ) ဦးထိန်လွင်
အထွေထွေမန်နေဂျာ (ပစ္စည်းစီမံ)
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

- ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့**အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၁၃**

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ အောက်ဖော်ပြပါ နေ့ရက်များမှာ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များဖြစ်ကြောင်း ကြေညာလိုက်သည် -

စဉ်	နေ့	ရက်	အရေအတွက်
၁။	ကရင်နှစ်သစ်ကူးနေ့	၁-၁-၂၀၁၄	၁ ရက်
၂။	လွတ်လပ်ရေးနေ့	၄-၁-၂၀၁၄	၁ ရက်
၃။	ပြည်ထောင်စုနေ့	၁၂-၂-၂၀၁၄	၁ ရက်
၄။	တောင်သူလယ်သမားနေ့	၂-၃-၂၀၁၄	၁ ရက်
၅။	တပေါင်းလပြည့်နေ့	၁၅-၃-၂၀၁၄	၁ ရက်
၆။	တပ်မတော်နေ့	၂၇-၃-၂၀၁၄	၁ ရက်
၇။	နှစ်သစ်ကူးရုံးပိတ်ရက်များ (မဟာသင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်မှစ၍ ၁၀ ရက်တိတိ)	၁၂-၄-၂၀၁၄ မှ ၂၁-၄-၂၀၁၄ ထိ	၁၀ ရက်
၈။	ကမ္ဘာ့အလုပ်သမားနေ့	၁-၅-၂၀၁၄	၁ ရက်
၉။	ကဆုန်လပြည့်နေ့	၁၃-၅-၂၀၁၄	၁ ရက်
၁၀။	ဝါဆိုလပြည့်နေ့	၁၁-၇-၂၀၁၄	၁ ရက်
၁၁။	အာဇာနည်နေ့	၁၉-၇-၂၀၁၄	၁ ရက်
၁၂။	သီတင်းကျွတ်လပြည့်နေ့	၈-၁၀-၂၀၁၄	၁ ရက်
၁၃။	တန်ဆောင်မုန်းလပြည့်နေ့	၆-၁၁-၂၀၁၄	၁ ရက်
၁၄။	အမျိုးသားအောင်ပွဲနေ့	၁၆-၁၁-၂၀၁၄	၁ ရက်
၁၅။	ခရစ္စမတ်နေ့	၂၅-၁၂-၂၀၁၄	၁ ရက်
၁၆။	အိန္ဒိယအသွာဟာပွဲနေ့	x	၁ ရက်
၁၇။	ဒီပေါလီနေ့	x	၁ ရက်

- မှတ်ချက်။ (၁) အိန္ဒိယသမ္မတဟာပွဲနေ့နှင့် ဒီပေါ့လီနေ့များအတွက် ကျရောက်မည့်နေ့ရက်များကို သီးခြားကြေညာပါမည်။
- (၂) ဘဏ်ပိတ်ရက် ၃ ရက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြေညာမည်ဖြစ်ပါသည်။

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၃)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၁ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

ကျော်စိုး၊
ညွှန်ကြားရေးမှူးချုပ်၊
လွှတ်တော်ရုံး။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
- (က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

- (ခ) **အစိုးရအဖွဲ့**ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
- (ဂ) **ဝန်ကြီးဌာန**ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဆိုသည်။
- (ဃ) **ဗဟိုဘဏ်**ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။
- (င) **ဘဏ်**ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်သော ဘဏ်ကို ဆိုသည်။
- (စ) **ငွေရေးကြေးရေးအဖွဲ့အစည်း**ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်းကို ဆိုသည်။
- (ဆ) **ငွေစက္ကူ**ဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင် ငွေစက္ကူကို ဆိုသည်။
- (ဇ) **ဒင်္ဂါး**ဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင် ဒင်္ဂါးနှင့် ငွေအကြွေကို ဆိုသည်။
- (ဈ) **နိုင်ငံခြားသုံးငွေ**ဟူသော စကားရပ်တွင် အောက်ပါတို့ ပါဝင်သည် -
- (၁) နိုင်ငံခြားငွေ ငွေသား၊
 - (၂) နိုင်ငံခြားငွေ ငွေသားဖြင့် ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့် စာချုပ် စာတမ်းများ၊
 - (၃) နိုင်ငံတကာအစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိ ဗဟိုဘဏ်များ၊ ငွေတိုက် များနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် ထားရှိသောအပ်ငွေများ၊
 - (၄) တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ငွေများလွှဲပြောင်းရာတွင် အသုံးပြုသည့် စာချုပ်စာတမ်းများ၊
 - (၅) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ။
- (ည) **ရွှေ**ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအပေးအယူပြုလုပ်မှု၌ သတ်မှတ်အသုံးပြုသည့် စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးများကို ဆိုသည်။
- (ဋ) **လှည့်လည်သုံးစွဲငွေ**ဆိုသည်မှာ ဗဟိုဘဏ်လက်ဝယ်ရှိ ငွေစက္ကူနှင့်ဒင်္ဂါးများမှအပ လှည့်လည်သုံးစွဲ လျက် ရှိသည့် သုံးစွဲငွေကို ဆိုသည်။
- (ဌ) **အထွေထွေသီးသန့်ငွေစာရင်း**ဆိုသည်မှာ အစိုးရအဖွဲ့၏ ကနဦးထည့်ဝင်ငွေတစ်ရပ်ဖြင့် ဗဟိုဘဏ်ကို မတည်တည်ထောင်ပြီးနောက် နှစ်စဉ် နှစ်ကုန်ဆုံးသည့်အခါတိုင်း ရရှိသောအသားတင်အမြတ်ငွေမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်းတစ်ရပ်ဖြင့် ခွဲဝေပေးသွင်းရပြီး ဗဟိုဘဏ်၏ မတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ ထည့်ဝင်ရသည့်ငွေစာရင်းကို ဆိုသည်။
- (ဍ) **အထူးသီးသန့်ငွေစာရင်း**ဆိုသည်မှာ ဗဟိုဘဏ်က အထူးကိစ္စရပ်အတွက် တည်ထောင်ထားသည့် စာရင်းကို ဆိုသည်။
- (ဎ) **လျှော့နှုန်း**ဆိုသည်မှာ လျှော့နှုန်းဖြင့် ချေးငွေအစီအစဉ်အရ ဗဟိုဘဏ်သည် အာမခံအဖြစ် ငွေချေး သက်သေခံလက်မှတ်များ ရယူ၍ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ထုတ်ချေးသည့် ကာလတိုချေးငွေအပေါ် ရယူသည့် ဗဟိုဘဏ်အတိုးနှုန်းကို ဆိုသည်။
- (ဏ) **သီးသန့်ငွေလိုအပ်ချက် သို့မဟုတ် သီးသန့်ငွေအချိုး**ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးဘဏ် များနှင့် ငွေစုဘဏ်များ၌ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ အပ်နှံထားသည့် စုစုပေါင်း အပ်နှံငွေ၏ အစိတ်အပိုင်းတစ်ရပ်ကို အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်တစ်ရပ်အဖြစ် ထားရှိ ရမည့် ဗဟိုဘဏ်၏သတ်မှတ်ချက်ကို ဆိုသည်။

- (တ) နှစ်ဆိုသည်မှာ နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ကို ဆိုသည်။
- (ထ) ပုဂ္ဂိုလ်တို့က သော စကားရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်တို့ ပါဝင်သည်။

အခန်း (၂)

တည်ထောင်ခြင်း၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်

- ၃။ ဗဟိုဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် ဤဥပဒေဖြင့် တည်ထောင်သည်။
- ၄။ ဗဟိုဘဏ်၏ရုံးချုပ်ကို နေပြည်တော်တွင် ထားရှိရမည်။ ဗဟိုဘဏ်သည် ဒါရိုက်တာအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်းဖြစ်စေ ဘဏ်ခွဲများနှင့် ယင်း၏ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်နိုင်သည်။
- ၅။ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည်။
- ၆။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့်အညီ အောက်ပါရည်ရွယ်ချက်များ တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် -
- (က) ငွေကြေးတည်ငြိမ်ရေး၊
 - (ခ) ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊
 - (ဂ) ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊
 - (ဃ) ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေးမူဝါဒများကို အထောက်အကူပြုရေး။
- ၇။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ အောင်မြင်စေရန် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာကျင့်သုံးဆောင်ရွက်နိုင်သည်။

အခန်း (၃)

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း

- ၈။ ဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။
- ၉။ (က) ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ပုဂ္ဂိုလ် ၉ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည် -
- | | |
|---|----------|
| (၁) ဗဟိုဘဏ်ဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
| (၂) ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသုံးဦး | အဖွဲ့ဝင် |
| (၃) အစိုးရအဖွဲ့က ရွေးချယ်ပေးသော ပြင်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူငါးဦး | အဖွဲ့ဝင် |
- (ခ) ဗဟိုဘဏ်ဥက္ကဋ္ဌ၏သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ကျန်ဒါရိုက်တာအဖွဲ့ဝင်များ၏သက်တမ်းသည် လေးနှစ်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆက်တိုက် သက်တမ်းနှစ်ခုထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရ။

- (ဂ) ဗဟိုဘဏ်၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို အချိန်ပြည့် ထမ်းဆောင်ရမည့်အပြင် အခကြေးငွေရရှိသော အခြားမည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်း မပြုရ။
- (ဃ) ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏အရာရှိတစ်ဦးအား ဒါရိုက်တာအဖွဲ့၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ရန် သီးခြားတာဝန်ပေးအပ်ရမည်။
- (င) ဒါရိုက်တာအဖွဲ့၏ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေးပညာရပ်၊ ငွေကြေးနှင့်ဘဏ်လုပ်ငန်း၊ ဥပဒေပညာရပ်၊ စာရင်းကိုင်နှင့် စာရင်းစစ်လုပ်ငန်းတစ်ရပ်ရပ်တွင် အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝသူများ ဖြစ်ရမည်။
- (စ) ဒါရိုက်တာအဖွဲ့ဝင်များသည် မိမိနှင့် မိမိ၏မိသားစုဝင်များ၏ ငွေကြေး သို့မဟုတ် စီးပွားရေး လုပ်ငန်းနှင့်ဆိုင်သော အကျိုးခံစားခွင့်များကို ဒါရိုက်တာအဖွဲ့သို့ အပြည့်အစုံတင်ပြရမည်။

၁၀။ အောက်ပါပုဂ္ဂိုလ်တို့ကို အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းမပြုရ -

- (က) နိုင်ငံသားမဟုတ်သူ၊
- (ခ) အဖွဲ့ဝင်တစ်ဦး၏ဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်း၊
- (ဂ) ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်းအဖွဲ့အစည်းများတွင် ငါးရာခိုင်နှုန်းထက်ပိုသော အကျိုးခံစားခွင့်ပိုင်ဆိုင်သည့် အဓိကအစုရှယ်ယာပိုင်ရှင်များ၊
- (ဃ) ဘဏ်တစ်ခုခု သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်းအဖွဲ့အစည်းများတွင် ငါးရာခိုင်နှုန်းထက်ပိုသော အကျိုးခံစားခွင့်ပိုင်ဆိုင်သည့် အဓိက အစုရှယ်ယာပိုင်ရှင်များ။

၁၁။ ဗဟိုဘဏ်၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ချီးမြှင့်ငွေနှင့် စရိတ်များကိုသာ ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေနှင့်စရိတ်များကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၂။ ပြင်ပမှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဒါရိုက်တာအဖွဲ့ဝင်များသည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ချီးမြှင့်ငွေနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၃။ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံ့ဝန်ထမ်းအား ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးပါက တာဝန်ပေးအပ်သည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု လည်းကောင်း မှတ်ယူရမည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင်များသည် နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်မဖြစ်ရ။ ပါတီအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၌လည်း ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

၁၄။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဗဟိုဘဏ်၏အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၍ ဗဟိုဘဏ်၏လုပ်ငန်း တာဝန်များကို စီမံခန့်ခွဲခြင်းနှင့် မူဝါဒအကောင်အထည်ဖော်ခြင်းတို့ကို ဒါရိုက်တာအဖွဲ့အား တာဝန်ခံပြီး ဆောင်ရွက်ရမည်။

၁၅။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဗဟိုဘဏ်ကိုယ်စား အရေးယူဆောင်ရွက်ရန်၊ သဘောတူစာချုပ်များ ချုပ်ဆိုရန်၊ စာချုပ်စာတမ်းများနှင့် စာချွန်လွှာများကို လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့်များရှိသည်။ အဆိုပါ လုပ်ပိုင်ခွင့် များကို ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်သည့်အတိုင်း ဗဟိုဘဏ်၏အရာရှိများအား လွှဲအပ်နိုင်သည်။

၁၆။ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကို အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ ရပ်စဲပြီးဖြစ်ရမည် -

- (က) ပုဒ်မ ၁၀ တွင် ဖော်ပြထားသော ကန့်သတ်ချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊

- (ခ) ထောင်ဒဏ် ချမှတ်ခံရခြင်း၊
- (ဂ) ခန့်အပ်သည့် အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း၊
- (ဃ) မိမိ၏တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ခံရခြင်း၊
- (င) ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတက်ရောက်ရန် တစ်ဆက်တည်း သုံးလ ပျက်ကွက်ခြင်း။

၁၇။ နုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှရပ်စဲခြင်းခံရသော သို့မဟုတ် ကွယ်လွန်သွားသော ဒါရိုက်တာ အဖွဲ့ဝင်၏ ကျန်ရာထူးသက်တမ်းအတွက် ဤဥပဒေပါ သတ်မှတ်ချက်များနှင့် ညီညွတ်သော သင့်လျော်သူ တစ်ဦးဦးကို ဖြည့်စွက်ခန့်ထားရမည်။ ယင်းသို့ ဖြည့်စွက်ခန့်ထားခြင်းကို လစ်လပ်မှုပေါ်ပေါက်သည့်နေ့မှ သုံးလအတွင်း ပြုလုပ်ရမည်။

၁၈။ ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ကော်မတီများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ထိုသို့ ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

၁၉။ ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ဝန်ထမ်းဖွဲ့စည်းပုံ တစ်ရပ် ရေးဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံအတွင်း လိုအပ်သော အရာထမ်းများနှင့် အမှုထမ်းများကို ခန့်ထား ရမည်။

၂၀။ ဒါရိုက်တာအဖွဲ့သည် ဗဟိုဘဏ်၏ ဝန်ထမ်းရေးရာကိစ္စများနှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများ ခံစားခွင့်များကို သတ်မှတ်ရမည်။

၂၁။ ဗဟိုဘဏ်သည် ဒါရိုက်တာအဖွဲ့၏အတည်ပြုချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

- (က) မိမိ၏ဝန်ထမ်းများသို့ အာမခံဖြင့်ဖြစ်စေ၊ အာမခံမဲ့ဖြင့်ဖြစ်စေ ချေးငွေနှင့်ကြိုတင်ပေးငွေ ထုတ်ချေးခြင်း၊

- (ခ) မိမိ၏ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အကျိုးခံစားခွင့်ရှိသူများအတွက် အငြိမ်းစားဝန်ထမ်း ရန်ပုံငွေ သို့မဟုတ် အလားတူအစီအစဉ်များ တည်ထောင်ဆောင်ရွက်ခြင်း။

၂၂။ (က) ဒါရိုက်တာအဖွဲ့၏ ပုံမှန်အစည်းအဝေးကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ် ပြုလုပ်ရမည်။ သို့ရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်အများစု၏ဆန္ဒဖြင့် မည်သည့်အချိန် မဆို အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

- (ခ) ဒါရိုက်တာအဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။

- (ဂ) အစည်းအဝေးတွင် သဘာပတိအဖြစ် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း၊ ဥက္ကဋ္ဌမရှိသည့် အခါ ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် ဒါရိုက်တာအဖွဲ့ဝင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတစ်ဦးဦးက လည်းကောင်း ဆောင်ရွက်ရမည်။

- (ဃ) ဒါရိုက်တာအဖွဲ့၏အစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သော ဒါရိုက်တာ အဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ချမှတ်ရမည်။ မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

- (င) ဒါရိုက်တာအဖွဲ့အစည်းအဝေးများ၌ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးတို့အား လေ့လာသူများအဖြစ် တက်ရောက်ရန် ဖိတ်ကြားရမည်။

၂၃။ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး၏ အကျိုးခံစားခွင့်များနှင့် ဆက်စပ်လျက်ရှိသော ကိစ္စရပ်များကို ဒါရိုက်တာအဖွဲ့က အရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခါ ယင်းကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးတွင် ယင်းဒါရိုက်တာအဖွဲ့ဝင်က ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ။

အခန်း (၄)

မတည်ငွေရင်းနှင့်အမြတ်ခွဲဝေမှု

၂၄။ နိုင်ငံတော်သည် ဗဟိုဘဏ်၏ တစ်ဦးတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်းသုံးသိန်းဖြစ်သည်။ ယင်းအနက် ငွေကျပ်သန်းပေါင်းတစ်သိန်းကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ဗဟိုဘဏ်၏ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့ကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများကို လျှော့ချခြင်းမပြုရ။

၂၅။ ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များတန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းနှစ်ရပ်ပေါင်းအောက် လျော့နည်းသည့်အခါ ဗဟိုဘဏ်က အဆိုပြု၍ အစိုးရအဖွဲ့က ခွင့်ပြုသည့်အတိုင်း ဝန်ကြီးဌာနသည် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်သို့ ထုတ်ပေးရမည်။

၂၆။ ဗဟိုဘဏ်၏နှစ်အလိုက် အသားတင်အမြတ်ငွေတွက်ချက်ရာတွင် နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အသုံးစရိတ်များကို ထုတ်နုတ်ပြီးနောက် ရလမ်းမရှိသောကြွေးမြီနှင့် ရရန်မသေချာသောကြွေးမြီများအတွက် လျာထားခြင်း၊ ရရန်ပိုင်ခွင့်များအတွက် တန်ဖိုးလျှော့လျာထားခြင်း၊ ဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် အငြိမ်းစားရန်ပုံငွေများအတွက် လျာထားခြင်းတို့ကို ဆောင်ရွက်ပြီး တွက်ချက်ရမည်။ ဗဟိုဘဏ်သည် လိုအပ်သည်ဟု ယူဆသော အခြားကိစ္စရပ်များအတွက် လျာထားခြင်းကိုလည်း အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သည်။

၂၇။ ဗဟိုဘဏ်သည် အထွေထွေသီးသန့်ငွေစာရင်းကို တည်ထောင်ထားပြီးဖြစ်ရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေပမာဏကို ကျပ်သန်းဂဏန်း အလီလီဖြင့် ဗဟိုဘဏ်၏ထည့်ဝင်ပြီးမတည်ငွေရင်း၏ တစ်ရာ ရာခိုင်နှုန်းနှင့်ညီမျှသည့်အထိ အထွေထွေသီးသန့်ငွေစာရင်းသို့ ခွဲဝေပေးသွင်းရမည်။ အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် အထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းသောငွေပမာဏကို နှစ်စဉ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်၍ တိုးမြှင့်နိုင်သည်။ သို့မဟုတ် အထွေထွေသီးသန့်ငွေစာရင်း၏ စုစုပေါင်းငွေကို ဗဟိုဘဏ်၏ထည့်ဝင်ပြီး မတည်ငွေရင်းထက်ကျော်လွန်၍ တိုးမြှင့်နိုင်သည်။

၂၈။ ပုဒ်မ ၂၇ အရ အထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးသွင်းပြီးနောက် အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို ပုဒ်မ ၂၅ အရ ထုတ်ပေးထားပြီး ဗဟိုဘဏ်မှ ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေးယူရန် အသုံးပြုရမည်။

၂၉။ ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်သည့်အခါ အဆိုပါအရှုံးကို ပုဒ်မ ၂၇ အရ တည်ထောင်ထားသော အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။

၃၀။ ဗဟိုဘဏ်သည် ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်ပြီးနောက် ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို ကျပ်သန်းဂဏန်းအလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းသို့ ဆောလျင်စွာ လွှဲပြောင်းပေးအပ်ရမည်။

၃၁။ ဗဟိုဘဏ်သည် ခုနှိမ်မှု သို့မဟုတ် ပေးချေမှု စသည်တို့ကို ပြုလုပ်ခြင်းအားဖြင့် မိမိ၏ရရန်ပိုင်ခွင့်သည် ပေးရန်တာဝန်များနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းနှစ်ရပ်ပေါင်းအောက် လျော့နည်းလိမ့်မည်ဟု ယူဆပါက ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့အရ ဆောင်ရွက်မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၃၀ အရ လွှဲပြောင်းပေးအပ်မှု တစ်စုံတစ်ရာကိုသော်လည်းကောင်း မပြုလုပ်ရ။

၃၂။ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုငွေစာရင်းယူနစ်များ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးသင့်ထားသော နိုင်ငံခြားငွေကြေးတို့၏တန်ဖိုးများ သို့မဟုတ် နိုင်ငံခြားငွေလဲလှယ်နှုန်းများတွင် တစ်စုံတစ်ရာပြောင်းလဲမှုကြောင့် ဗဟိုဘဏ်၏ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများ တစ်ရပ်ရပ်ကို တန်ဖိုးပြန်လည်သတ်မှတ်ခြင်းဖြင့် ပေါ်ပေါက်လာသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ တန်ဖိုးပြောင်းလဲမှုများအတွက် အထူးသီးသန့်ငွေစာရင်းတစ်ရပ် တည်ထောင်ထားရမည်။

၃၃။ (က) ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများနှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုငွေစာရင်းယူနစ်များ၏ ကျပ်ငွေတန်ဖိုးများကို နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲခြင်းကြောင့် ပြန်လည်တန်ဖိုးသတ်မှတ်ရာတွင် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှ မည်သည့်အသားတင်အမြတ်ကိုမဆို ယင်းအထူးသီးသန့်ငွေစာရင်းသို့ မြီရှင်စာရင်းရေးသွင်းရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှ မည်သည့်အသားတင်အရှုံးကိုမဆို ယင်းအထူးသီးသန့်ငွေစာရင်းရှိ မြီရှင်လက်ကျန်မှ ခုနှိမ်ရမည်။

(ဂ) ပုဒ်မခွဲ (က) တွင် ရည်ညွှန်းသော အသားတင်အမြတ်သည်လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် ရည်ညွှန်းသော အသားတင်အရှုံးသည်လည်းကောင်း ဗဟိုဘဏ်၏ နှစ်စဉ်အသားတင်အမြတ်ငွေတွက်ချက်ရာတွင် မပါဝင်စေရ။

၃၄။ ဗဟိုဘဏ်သည် ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်များ၊ တံဆိပ်ခေါင်းခွန်များ သို့မဟုတ် အလားတူ အခွန်များနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် အခွန်စည်းကြပ်မှုများမှ ကင်းလွတ်ခွင့်ရရှိစေရမည်။

၃၅။ ဗဟိုဘဏ်သည် -

(က) မိမိ၏ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။

(ခ) ဘဏ္ဍာရေးနှစ်တစ်နှစ်မစမီ ဗဟိုဘဏ်၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲ၍ ဒါရိုက်တာအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်။ ဒါရိုက်တာအဖွဲ့က အတည်ပြုပြီးသော နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကို အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြသည်နှင့်တစ်ပြိုင်နက် ပြည်ထောင်စုလွှတ်တော်သို့လည်း တင်ပြရမည်။

(ဂ) ဒါရိုက်တာအဖွဲ့သည် နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကို အကောင်အထည်ဖော်ရန် လိုအပ်သော ဘဏ္ဍာရေးစည်းမျဉ်းများကို ချမှတ်ရမည်။

၃၆။ (က) ဗဟိုဘဏ်၏စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ဌာနက သုံးလပတ်အလိုက် ပုံမှန်စစ်ဆေးရမည်။ စာရင်းစစ်ဆေးချက်အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့သို့ တင်ပြရမည်။

(ခ) ဗဟိုဘဏ်၏စာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်က အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးရမည်။

(ဂ) ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို ရေးဆွဲရမည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးသည့် အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းတို့နှင့်အတူ နှစ်ချုပ်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ နှစ်ကုန်ဆုံးပြီးနောက် ခြောက်လအတွင်း တင်ပြရမည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ တင်ပြပြီးနောက် ဗဟိုဘဏ်သည် နှစ်ချုပ်အစီရင်ခံစာကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

အခန်း (၅)**တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှု**

၃၇။ ဗဟိုဘဏ်သည် ယင်း၏ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် အစီရင်ခံတင်ပြရမည်။ အဆိုပါအစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်။

၃၈။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြရမည်။

၃၉။ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရမည်။

အခန်း (၆)**ဗဟိုဘဏ်၏လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ**

၄၀။ ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- (ခ) နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊
- (ဂ) အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊
- (ဃ) နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- (င) ပြည်တွင်းသုံးငွေကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- (စ) ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း၊
- (ဆ) ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
- (ဇ) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ပြောဆိုမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်းကွပ်ကဲခြင်း၊
- (ဈ) လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
- (ည) ဘဏ်များ၏နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
- (ဋ) အစိုးရအဖွဲ့၏ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရအဖွဲ့၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊
- (ဌ) အစိုးရအဖွဲ့၏ ငွေရေးကြေးရေးဆိုင်ရာအကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊
- (ဍ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊
- (ဎ) ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများ ဖွင့်လှစ်၍ အပ်ငွေများ လက်ခံခြင်း၊
- (ဏ) ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများတွင် နိုင်ငံတော်၏ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို

ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအဖွဲ့အမည်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း၊
အစိုးရအဖွဲ့ကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

- (တ) ဤဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအား
အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသော
သို့မဟုတ် အကြောင်းသင့် ဆက်စပ်ဖြစ်ပေါ်လာသောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။

၄၁။ ဗဟိုဘဏ်သည် အောက်ပါ လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခွင့်ရှိသည် -

- (က) မိမိအတွက် မိမိအမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းနှင့် ယင်းငွေချေး
သက်သေခံလက်မှတ်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အများပြည်သူနှင့်
လည်းကောင်း ရောင်းဝယ်ဖောက်ကားခြင်း၊
- (ခ) ငွေချေးသက်သေခံလက်မှတ်များကို အာမခံရယူ၍ ကာလတိုချေးငွေနှင့် ကြိုတင်ပေးငွေများ
ထုတ်ပေးခြင်း၊
- (ဂ) ငွေရေးကြေးရေးဈေးကွက်များတွင် လိုအပ်သလို ဝင်ရောက်ရောင်းဝယ်ခြင်း၊
- (ဃ) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း၊
- (င) မိမိရရန်ရှိသောကြွေးမြီအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ မရွှေ့
မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်ဖိုးကို ရယူခြင်း၊
- (စ) မိမိသင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့် နိုင်ငံခြားငွေကြေး
အမျိုးအစားဖြင့်မဆို ပြည်ပမှ ချေးငွေရယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံများ
ထုတ်ပေးခြင်း၊
- (ဆ) ဤဥပဒေအရ တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံလာသည့်ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း၊
- (ဇ) စာရင်းအင်းများနှင့် သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ပြုစုရေးဆွဲခြင်း၊ အဓိက
အားဖြင့် နိုင်ငံခြားငွေပေးငွေယူစာရင်းအင်းများ ရေးဆွဲခြင်းနှင့် တည်ငြိမ်၍ ကောင်းမွန်သည့်
နိုင်ငံခြားငွေပေးငွေယူစာရင်း အခြေအနေတစ်ရပ် ရရှိစေရန် လိုအပ်သောနည်းလမ်းများကို
တာဝန်ယူဆောင်ရွက်ခြင်း၊
- (ဈ) ငွေကြေးပမာဏကို လိုအပ်သလို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၏အတိုးနှုန်းကို အခါအားလျော်စွာ
ပြင်ဆင်သတ်မှတ်ခြင်း။

၄၂။ ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ဥပစာများနှင့် လုပ်ငန်းသုံး
ပစ္စည်းတို့ကို ဥပဒေနှင့်အညီ ရယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထားရှိခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၃။ ဗဟိုဘဏ်သည် မိမိရရန်ရှိသည့် ကြွေးမြီများအတွက် မြီစားထံမှရရှိသော မည်သည့်အကျိုးခံစားခွင့်ကို
မဆို ဖြစ်နိုင်သမျှ ဆောလျင်စွာထုခွဲရောင်းချရမည်။

၄၄။ ဗဟိုဘဏ်သည် -

- (က) ဤဥပဒေအရ ဗဟိုဘဏ်၏လုပ်ငန်းများနှင့် မကိုက်ညီသည့် အမြတ်ရရှိရေးကိုသာ ဦးတည်
ဆောင်ရွက်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ သို့မဟုတ် အခြားစီးပွားရေးဆန်သော
ဆောင်ရွက်မှုများကို ဖွဲ့စည်းလုပ်ကိုင်ခြင်း၊ ယင်းတို့တွင် အစုရှယ်ယာထည့်ဝင်ခြင်း မပြုရ၊
- (ခ) ဤဥပဒေဖြင့် ခွင့်ပြုထားခြင်းများမှအပ အခြားချေးငွေအမျိုးမျိုး ထုတ်ပေးခြင်းမပြုရ။

အခန်း (၇)

ငွေကြေးတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခြင်း

၄၅။ ဗဟိုဘဏ်သည် မိမိ၏ငွေကြေးတည်ငြိမ်ရေးရည်ရွယ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ ငွေကြေးမူဝါဒဆိုင်ရာနည်းလမ်းများကို အသုံးပြုဆောင်ရွက်နိုင်သည် -

- (က) ငွေရေးကြေးရေးဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း၊
- (ခ) လျှော့နှုန်းနှင့် တစ်ဆင့်လျှော့နှုန်းတို့ကို သတ်မှတ်ကျင့်သုံးခြင်း၊
- (ဂ) အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်အား သတ်မှတ်ခြင်း၊
- (ဃ) ချေးငွေစီမံခန့်ခွဲခြင်း အပါအဝင် အခြားသင့်လျော်သောနည်းလမ်းများ သတ်မှတ်ခြင်း။

၄၆။ ဗဟိုဘဏ်သည် ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာ၌ ငွေရေးကြေးရေးဈေးကွက်တွင် ရောင်းဝယ်မည့် ငွေချေးသက်သေခံလက်မှတ်အမျိုးအစားများနှင့် ချေးငွေအတွက် ရယူမည့် အာမခံပစ္စည်းများ သတ်မှတ်ခြင်းနှင့် ငွေရေးကြေးရေးဈေးကွက်တွင် ဝင်ရောက်ဆောင်ရွက်မည့် အခြေအနေများကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရမည်။

၄၇။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်သည့်နည်းလမ်းကို အသုံးပြုရာ၌ အောက်ပါတို့ကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လျှော့နှုန်းဖြင့် လဲလှယ်ခြင်းနှင့် တစ်ဆင့်လျှော့နှုန်းဖြင့် လဲလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည် -

- (က) ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ၊
- (ခ) အများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အစိုးရအဖွဲ့က ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် အခြားငွေချေးသက်သေခံလက်မှတ်များ၊
- (ဂ) ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေရေးကြေးရေးဆိုင်ရာစာချုပ်စာတမ်းများ။

၄၈။ ဗဟိုဘဏ်သည် မိမိ၏လျှော့နှုန်းများ၊ တစ်ဆင့်လျှော့နှုန်းများနှင့် ချေးငွေအပေါ် အတိုးနှုန်းများကို အခါအားလျော်စွာသတ်မှတ်၍ ထုတ်ပြန်ကြေညာရမည်။

၄၉။ ဗဟိုဘဏ်သည် အပ်ငွေအမျိုးမျိုးနှင့် အလားတူပေးရန် တာဝန်များအတွက် သီးသန့်ငွေအမျိုးမျိုးကို သတ်မှတ်နိုင်သည့်အပြင် ယင်းတို့ကို တွက်ချက်သည့်နည်းလမ်းကိုလည်း သတ်မှတ်နိုင်သည်။ သို့ရာတွင် ယင်းလိုအပ်သောအမျိုးမျိုးနှင့် တွက်ချက်သည့်နည်းလမ်းတို့သည် လုပ်ငန်းအမျိုးအစားတူ ဘဏ်များအားလုံးအတွက် တစ်ပြေးညီဖြစ်စေရမည်။

၅၀။ ဗဟိုဘဏ်သည် ဘဏ်များအား ယင်းတို့၏အပ်ငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလားတူပေးရန်တာဝန်များအတွက် သီးသန့်ငွေများနှင့်စပ်လျဉ်း၍လည်းကောင်း ငွေသားဖြင့်ဖြစ်စေ၊ ဗဟိုဘဏ်ရှိ အပ်ငွေများဖြင့်ဖြစ်စေ၊ ယင်းနှစ်ရပ်ပေါင်းဖြင့်ဖြစ်စေ၊ အခြားသင့်လျော်ရာ တွက်ချက်မှုနည်းလမ်းဖြင့်ဖြစ်စေ ဗဟိုဘဏ်က သတ်မှတ်ပေးသည့်အမျိုးအစားအတိုင်း ထားရှိစေရမည်။

၅၁။ ပုဒ်မ ၅၀ အရ ထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ပမာဏအပေါ်တွင် ဗဟိုဘဏ်က အတိုးပေးနိုင်သည်။

၅၂။ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်များ၏ ပြောင်းလဲမှုများသည် ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိစေရမည်။ ဗဟိုဘဏ်သည် သတ်မှတ်နေ့ရက်ကို အနည်းဆုံး ၁၄ ရက် ကြိုတင်၍ထုတ်ပြန်ကြေညာရမည်။

၅၃။ ဗဟိုဘဏ်သည် ယင်း၏ရည်ရွယ်ချက်များ ပြည့်မီစွာအကောင်အထည်ဖော်နိုင်ရေးအတွက် အခြားသင့်လျော်သော ငွေကြေးမူဝါဒဆိုင်ရာနည်းလမ်းများကို သတ်မှတ်အသုံးပြုနိုင်သည်။ ယင်းသို့ သတ်မှတ်ရာတွင် ဒါရိုက်တာအဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့်သာ သတ်မှတ်ရမည်။

အခန်း (၈)

နိုင်ငံခြားသုံးငွေနှင့်နိုင်ငံခြားသုံးသီးသန့်ငွေ စီမံခန့်ခွဲခြင်း

၅၄။ ဗဟိုဘဏ်၏အကြံပြုချက်ကို ရယူ၍ အစိုးရအဖွဲ့သည် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ကို သတ်မှတ်ရမည်။

၅၅။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို သတ်မှတ်အကောင်အထည်ဖော်ရမည်။

၅၆။ ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ -

- (က) ရွှေ သို့မဟုတ် အခြားအဖိုးတန်သတ္တုများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
- (ခ) နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများတွင် အများလက်ခံအသုံးပြုသော နည်းလမ်းတစ်ခုအဖြစ် နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
- (ဂ) နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များက ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ယင်းတို့၏ အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့များက ထုတ်ဝေသော အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
- (ဃ) အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ်များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် မိမိ၏ငွေစာရင်းများကို ဖွင့်လှစ်ထားရှိခြင်း၊
- (င) အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ်များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ယင်းတို့အား ကိုယ်စားပြုသူများ အတွက် ကိုယ်စားလှယ်အဖြစ် သို့မဟုတ် ဆက်သွယ်သူအဖြစ် ဆောင်ရွက်ခြင်း၊ ငွေစာရင်းများကို ဖွင့်လှစ်ပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးခြင်း၊
- (စ) ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေကြေးဖြင့်မဆို ငွေချေးယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံပေးခြင်း။

၅၇။ ဗဟိုဘဏ်သည် မိမိကိုယ်ပိုင်အမည်ဖြင့်ဖြစ်စေ၊ အစိုးရအဖွဲ့ကိုယ်စားဖြစ်စေ၊ အစိုးရအဖွဲ့အတွက်နှင့် အစိုးရအဖွဲ့၏ အမိန့်အရဖြစ်စေ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု သဘောတူညီချက်များ သို့မဟုတ် ယင်းကဲ့သို့ သဘောသက်ရောက်သည့်စာချုပ်များကို ပြည်ပတွင် တည်ထောင်ထားသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းအမျိုးအစားတူ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ချုပ်ဆိုနိုင်သည်။

၅၈။ ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ရရန် ပိုင်ခွင့်များနှင့်ဆက်စပ်၍ ဖြစ်ပေါ်နိုင်သော ငွေဖြစ်လွယ်မှုနှင့် ဆုံးရှုံးနိုင်မှုတို့ကို ထည့်သွင်းစဉ်းစား၍ အောက်ပါတို့အနက် အချို့အဝက် သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်း ထားရှိရန်နှင့် စီမံခန့်ခွဲရန် တာဝန်ယူရမည်။ -

- (က) ရွှေ၊

- (ခ) နိုင်ငံခြားသုံးငွေ၊
- (ဂ) ဗဟိုဘဏ်က သဘောတူလက်ခံနိုင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားနှင့် နေရာဒေသများတွင် ပေးချေရမည့် ငွေပေးအမိန့်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ၊
- (ဃ) အောက်ပါ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု သီးသန့်ငွေရရန်ပိုင်ခွင့်များ -
- (၁) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ ပိုင်ဆိုင်မှု၊
- (၂) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရှိ နိုင်ငံတော်၏ အထူးထုတ်ယူခွင့်များပိုင်ဆိုင်မှု။

၅၉။ ဗဟိုဘဏ်သည် -

- (က) ပုဒ်မ ၅၈ အရ ထိန်းသိမ်းထားရှိသည့် နိုင်ငံခြားသုံးသီးသန့်ငွေကို အပြည်ပြည်ဆိုင်ရာနှင့် အပေးအယူ ပြုလုပ်မှုများအတွက် လုံလောက်သည်ဟု မိမိယူဆသည့်ပမာဏနှင့်အညီ ထိန်းသိမ်းထားရှိ နိုင်ရန် ဆောင်ရွက်ရမည်။
- (ခ) နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ကျဆင်းလာလျှင်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အပေးအယူပြုလုပ်မှုများအတွက် ယင်းနိုင်ငံခြားသုံး သီးသန့်ငွေ၏လုံလောက်မှုမှာ စိတ်မချရသည့် အတိုင်းအတာအထိ ကျဆင်းမည့် အန္တရာယ်ရှိသည်ဟု ယူဆလျှင်သော်လည်းကောင်း အဆိုပါ ကျဆင်းမှုကိုဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင်သောကြောင်းအချက်အလက်များ၊ နိုင်ငံခြားသုံး သီးသန့်ငွေအခြေအနေနှင့် ယင်းအခြေအနေကို ကုစားမှုပြုနိုင်ရန် သင့်လျော်သည်ဟု ယူဆသော အဆိုပြုချက်များပါရှိသည့် အစီရင်ခံစာကို အစိုးရအဖွဲ့ထံ တင်ပြရမည်။
- (ဂ) နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ပုံမှန်အခြေအနေရရှိပြီဟု ယူဆသည့်အချိန်အထိ အဆိုပြုချက်နှင့် အစီရင်ခံစာကို တစ်ကြိမ်လျှင် သုံးလထက်မကျော်လွန်စေဘဲ အစိုးရအဖွဲ့ထံ တင်ပြရမည်။

၆၀။ ဗဟိုဘဏ်သည် နိုင်ငံတော်က အခါအားလျော်စွာ တင်ရှိလာနိုင်မည့် ပြည်ပကြွေးမြီများနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်သင့်ကြောင်းကို စည်းကမ်းချက်များ၊ အခြားအချက်အလက်များနှင့်တကွ အစိုးရအဖွဲ့ထံ အကြံပြုတင်ပြနိုင်သည်။ ထိုသို့တင်ပြနိုင်ရန် ဗဟိုဘဏ်သည် နိုင်ငံတော်က ချေးယူထားသော သို့မဟုတ် အာမခံထားသော နိုင်ငံခြားကြွေးမြီအားလုံး၏ နောက်ဆုံးလက်ကျန်စာရင်းများကို ဝန်ကြီးဌာနထံမှ တောင်းခံ ရယူနိုင်သည်။

အခန်း (၉)

ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်း

၆၁။ ပြည်တွင်းသုံးငွေ၏ အခြေခံယူနစ်သည် ‘ကျပ်’ ဖြစ်သည်။ ငွေတစ်ကျပ်ကို အပိုင်းတစ်ရာပိုင်း၍ တစ်ပိုင်းကို တစ်ပြားဟု ခေါ်ရမည်။ ထိုကျပ်နှင့်ပြားများအတွက် အင်္ဂလိပ်ဘာသာသင်္ကေတများသည် “K” နှင့် “P” ဟု အသီးသီးဖြစ်ရမည်။

၆၂။ ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့်ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်ကထုတ်သော ငွေစက္ကူ များနှင့် ဒင်္ဂါးများသည် နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်။

၆၃။ ဥပဒေနှင့်အညီ ငွေကြေးနှင့်စပ်လျဉ်းသည့် သို့မဟုတ် ငွေကြေးဖြင့်ပေးရန်ရှိသည့် စာချုပ်စာတမ်း၊ အပေးအယူပြုလုပ်မှု သို့မဟုတ် ကြွေးမြီတာဝန်တစ်ခုခုတွင် နိုင်ငံခြားသုံးငွေဖြင့် ပြုလုပ်ကြောင်း အတိအလင်း သဘောတူညီချက်မရှိခဲ့လျှင် ယင်းကို နိုင်ငံတော်အတွင်းတွင် ကျပ်ငွေဖြင့် ပြုလုပ်သည်ဟု မှတ်ယူရမည်။

၆၄။ ဗဟိုဘဏ်သည် ငွေစက္ကူများ ပုံနှိပ်ခြင်း၊ ဒင်္ဂါးများ သွန်းလောင်းခြင်း၊ ထုတ်ဝေရန်ထားရှိသည့် ငွေစက္ကူ များနှင့် ဒင်္ဂါးများကို လုံခြုံစွာသိုလှောင်ထားရှိခြင်းနှင့် ငွေစက္ကူပုံနှိပ်ပလိတ်ပြားများ၊ ဒင်္ဂါးညှပ်ပုံများနှင့် ပြန်လည်

ရုပ်သိမ်းထားသည့် ငွေစက္ကူများနှင့် ဒင်္ဂါးများကို လိုအပ်သလို သိုလှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ရမည်။

၆၅။ ဗဟိုဘဏ်သည် ငွေစက္ကူများနှင့်ဒင်္ဂါးများ၏ တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်။

၆၆။ ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက်အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၆၇။ (က) ဗဟိုဘဏ်သည် မိမိထုတ်ဝေထားသည့် တရားဝင်သုံးစွဲလျက်ရှိသော ငွေကြေးများကို လက်ဝယ် ရှိသူများက လဲလှယ်ပေးရန် တောင်းခံပါက တန်ဖိုးအလိုက် လဲလှယ်ပေးရမည်။

(ခ) ဘဏ်များသည် တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူနှင့်ဒင်္ဂါးများကို အခြားတန်ဖိုးအမျိုးအစား ဖြစ်သော တရားဝင်ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများဖြင့် လဲလှယ်ရန် တောင်းဆိုသည့်အခါ အခမဲ့ လဲလှယ်ပေးရမည်။

(ဂ) ပျောက်ဆုံးသော သို့မဟုတ် ခိုးရာပါသော သို့မဟုတ် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဌာန် ပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတစ်ခုခု၏တန်ဖိုးကို ဗဟိုဘဏ်ထံမှ ရပိုင်ခွင့်အဖြစ် မည်သူမျှ တောင်းဆိုခွင့်မရှိစေရ။ သို့ရာတွင် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဌာန်ပျက်သောငွေစက္ကူနှင့် ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်၍ ပြန်လည် ထုတ်ပေးနိုင်သည်။

အခန်း (၁၀)

ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခြင်း

၆၈။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများအား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းခိုင်မာကောင်းမွန်စေရန် ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ယင်းအဖွဲ့အစည်းများ၏ ကြွေးမြီပေးဆပ်နိုင်မှုနှင့် လုပ်ငန်းခိုင်မာမှုတို့ ပိုမိုကောင်းမွန်စေရန် လိုအပ်သလို ညွှန်ကြားနိုင်သည်။

၆၉။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးရာတွင် မိမိ၏ဝန်ထမ်းများကို သော်လည်းကောင်း၊ ဗဟိုဘဏ်က တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကိုသော်လည်းကောင်း အောက်ပါ အတိုင်း တာဝန်ပေးအပ်ဆောင်ရွက်စေနိုင်သည်။ -

(က) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာသွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားစာရွက်စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊

(ခ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ကာလအလိုက်စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက် အလက်များကို ၎င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၇၀။ ငွေရေးကြေးရေးအဖွဲ့အစည်းသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့် လုပ်ငန်းဆိုင်ရာအချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်း ပေးပို့ရမည်။

၇၁။ ဗဟိုဘဏ်သည် ပုဒ်မ ၇၀ အရ ပေးပို့သော အချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တပေါင်းတစည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

၇၂။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း ပြုသည့် အခြားအာဏာပိုင်အဖွဲ့အစည်းများထံမှလည်း လိုအပ်သော သတင်းအချက်အလက်များ တောင်းယူနိုင်သည်။

၇၃။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် လိုအပ်သည်ဟု ယူဆပါက ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ ယင်းမှ တာဝန်ရှိသူပုဂ္ဂိုလ်ကိုဖြစ်စေ ယင်းလုပ်ငန်း၏ငွေရေးကြေးရေးတည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရေး သို့မဟုတ် လျော့ချရေးအစီအစဉ်များ ဆောင်ရွက်ရန် စာဖြင့် ညွှန်ကြားချက် ထုတ်ပြန်နိုင်သည်။

၇၄။ ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး အပါအဝင် ငွေရေးကြေးရေးအချိုးများနှင့် ယင်းတို့ကိုတွက်ချက်သည့်နည်းလမ်းများကို လိုအပ်သလို သတ်မှတ်နိုင်သည်။

၇၅။ ဗဟိုဘဏ်သည် လိုအပ်သည်ဟု ယူဆပါက ချေးငွေဆိုင်ရာသတင်းအချက်အလက်များ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေချေးရန် ထိုက်တန်မှုကို အကဲဖြတ်သုံးသပ်ရန် ဆီလျော်သက်ဆိုင်သော အခြားသတင်းအချက်အလက်များကို စုစည်းနိုင်ရန်နှင့် စုစည်းရရှိသည့် သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ အသိပေးနိုင်ရန် ချေးငွေသတင်းအချက်အလက်ဌာနကို တည်ထောင်ခွင့်ပြုနိုင်သည်။

အခန်း (၁၁)

ငွေကြေးဈေးကွက်နှင့်နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

၇၆။ ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်အား ကြီးကြပ်ထိန်းကျောင်းရာတွင် ဗဟိုဘဏ်၏ဝန်ထမ်းများကသော်လည်းကောင်း၊ ဗဟိုဘဏ်မှ တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကသော်လည်းကောင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ -

- (က) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာသွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထား စာရွက်စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊
- (ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ကာလအလိုက် စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ၎င်းတို့ထံမှ ရယူ၍စစ်ဆေးခြင်း။

၇၇။ ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့် အတိုင်း ပေးပို့ရမည်။

၇၈။ ဗဟိုဘဏ်သည် ပုဒ်မ ၇၇ အရ ပေးပို့ထားသော အချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တပေါင်းတစည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

အခန်း (၁၂)**ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း**

၇၉။ ဗဟိုဘဏ်သည် လုံခြုံမှုနှင့်ထိရောက်မှုရှိသော ငွေပေးချေမှုစနစ်ဖြစ်စေရန် ဤဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားလာသည့် အဖွဲ့အစည်းတစ်ရပ်ရပ်အား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ယင်းလုပ်ငန်းကို ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ရမည်။

၈၀။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ချက်လက်မှတ်များ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် ငွေပေးချေမှုများနှင့် ငွေပေးချေမှုအဖြစ် အသုံးပြုသည့် စာချုပ်စာတမ်းများကို စာရင်းရှင်းလင်းပေးရန် စာရင်းရှင်းလင်းရေးအဖွဲ့များကို လိုအပ်သည့်နေရာများတွင် ဖွဲ့စည်းနိုင်သည်။

၈၁။ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၈၂။ ဗဟိုဘဏ်သည် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများကို ကြီးကြပ်ထိန်းကျောင်းရာတွင် ဗဟိုဘဏ်၏ဝန်ထမ်းများကသော်လည်းကောင်း၊ ဗဟိုဘဏ်မှ ခန့်အပ်တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များကသော်လည်းကောင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ -

(က) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်၏လုပ်ငန်းခွင်သို့ အခါအားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားစာရွက်စာတမ်းများနှင့် အခြားမှတ်တမ်းများအား စစ်ဆေးခြင်း၊

(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ ကာလအလိုက် စာရင်းများ၊ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ၎င်းတို့ထံမှ ရယူ၍ စစ်ဆေးခြင်း။

၈၃။ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်း ပေးပို့ရမည်။

၈၄။ ဗဟိုဘဏ်သည် ပုဒ်မ ၈၃ အရ ပေးပို့ထားသော အချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း သင့်လျော်သည့်အချိန်တွင် တပေါင်းတစည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုရ။

အခန်း (၁၃)**ဘဏ်များ၏ နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း**

၈၅။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရန် သို့မဟုတ် လျော့နည်းစေရန် ရည်ရွယ်၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။ -

(က) ဘဏ်များအား ချေးငွေအကူအညီပေးခြင်း၊

(ခ) မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်များ၏ရုံးချုပ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်များ၏ ပင်မရုံးခွဲကိုသာ ငွေထုတ်ချေးခြင်း၊

- (ဂ) မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်များ၏ ပြည်ပရှိဘဏ်ခွဲများ၊ ရုံးခွဲများအား ငွေကြေးနှင့် အခြားလိုအပ်သောအကူအညီများပေးရန် အစီအစဉ်များကို အခြားသောဗဟိုဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၈၆။ ဘဏ်များက ငွေကြေးလွယ်ကူမှုတိုးတက်ကောင်းမွန်စေရေးအတွက် ငွေရေးကြေးရေးအကူအညီ တောင်းခံလာသည့်အခါ ဗဟိုဘဏ်သည် အောက်ပါအချက်များကို အခြေခံ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အချိန်ကာလအားဖြင့် ၉၂ ရက်ထက်မပိုစေဘဲ ယာယီချေးငွေများကို သင့်လျော်သောအတိုးနှုန်းဖြင့် ထုတ်ချေးနိုင်သည်။ -

- (က) ကြေးမြီ ပြန်လည်ပေးဆပ်နိုင်စွမ်းရှိပြီး ချေးငွေအတွက် လုံလောက်သော အာမခံပေးနိုင်သည့် ဘဏ်ဖြစ်ခြင်း၊
- (ခ) ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ငွေရေးကြေးရေး အကူအညီပေးရန် လိုအပ်သည့်ဘဏ်ဖြစ်ခြင်း။

၈၇။ ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်၏ ကုစားမည့်နည်းလမ်းများကို ဖော်ပြထားသော အရေးယူဆောင်ရွက်မည့် အစီအစဉ်အပေါ် အခြေခံစဉ်းစား၍ နောက်ထပ်သက်တမ်းတစ်ကြိမ်ကို အချိန်ကာလအားဖြင့် ၉၂ ရက်ထက်မပိုစေဘဲ ထပ်မံတိုးမြှင့်နိုင်သည်။

၈၈။ ဗဟိုဘဏ်သည် အများပြည်သူအကျိုးကို သယ်ပိုးဆောင်ရွက်ရန်နှင့် အရေးပေါ်ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု ယူဆပါက ချေးငွေကို နောက်ထပ်သက်တမ်းတစ်ကြိမ်မကတိုး၍ထုတ်ချေးနိုင်သည်။

၈၉။ ဗဟိုဘဏ်သည် ချေးငွေရယူသည့်ဘဏ်က ကုစားသည့် အရေးယူဆောင်ရွက်မှုနည်းလမ်းများကို အကောင်အထည်ဖော်ခြင်းမရှိကြောင်း သို့မဟုတ် ယင်းအရေးယူဆောင်ရွက်မှုများသည် ရည်မှန်းသည့်အတိုင်း အောင်မြင်မှုမရရှိကြောင်း စိစစ်တွေ့ရှိပါက ယင်းဘဏ်အား သတ်မှတ်ချက်များနှင့်အညီ အရေးယူရမည်။

အခန်း (၁၄)

အစိုးရအဖွဲ့၏ငွေရေးကြေးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

၉၀။ ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ အပ်ငွေများကို လက်ခံပြီး အစိုးရအဖွဲ့၏ကိုယ်စား ယင်းငွေစာရင်းများမှ ငွေပေးချေမှုများ ပြုလုပ်ပေးရမည်။ ထို့ပြင် ယင်းလုပ်ငန်းကို အခြားဘဏ်တစ်ခုကို လွှဲအပ်နိုင်သည်။

၉၁။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ ချေးငွေထုတ်ချေးနိုင်သည်။ ထိုသို့ ထုတ်ချေးရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။ -

- (က) ချေးငွေအတွက် စည်းကမ်းချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ အခါအားလျော်စွာ ညှိနှိုင်းသတ်မှတ်ရမည်။
- (ခ) ချေးငွေများကို အတိုးပေးသော လွှဲပြောင်းနိုင်ခွင့်ရှိသည့် အများဆုံးသက်တမ်း ၉၂ ရက်သာရှိသော အစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် ဝန်ကြီးဌာနက အာမခံရမည်။

၉၂။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူလက်ဝယ်ရှိ အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူခြင်းနှင့်ရောင်းချခြင်း ပြုလုပ်နိုင်သည်။

၉၃။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ နိုင်ငံတော်သို့ ထုတ်ချေးထားသော ချေးငွေလက်ကျန်အားလုံးကို အတိုးပေးသော လွှဲပြောင်းနိုင်သည့် အစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် အစိုးရအဖွဲ့က ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရမည်။ အဆိုပါ လွှဲပြောင်းပေးသည့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနုတ်ရန်အစီအစဉ်ကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရမည်။

၉၄။ ဗဟိုဘဏ်သည် လေ့လာသုံးသပ်ရန် လိုအပ်သော ငွေရေးကြေးရေးနှင့် စီးပွားရေးဆိုင်ရာစာရင်းအင်း၊ သတင်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ တောင်းခံ ရယူခွင့်ရှိသည်။ ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ တောင်းခံချက်အရဖြစ်စေ၊ မိမိသဘောအလျောက်ဖြစ်စေ မိမိ၏လေ့လာသုံးသပ်ချက်များကို အစိုးရအဖွဲ့ထံ တင်ပြအစီရင်ခံရမည်။

၉၅။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူသို့ ရောင်းချမည့် အစိုးရအဖွဲ့၏ ကြွေးမြီဆိုင်ရာစာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့ထံ အကြံပေးရမည်။

အခန်း (၁၅)

စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခြင်း

၉၆။ ဗဟိုဘဏ်သည် ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀ တို့အရ သတ်မှတ်ပေးသည့်အချိုးနှင့်အညီ လိုအပ်သော သီးသန့်ငွေထားရှိရန် ပျက်ကွက်သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုထံမှ ယင်း၏ လိုအပ်သော သီးသန့်ငွေပြည့်မီစေရန် လျော့နည်းသည့် ငွေပမာဏအပေါ်တွင် ဒဏ်ကြေးသတ်မှတ်၍ တောင်းခံရယူနိုင်သည်။

၉၇။ ဗဟိုဘဏ်က သတ်မှတ်သည့် ငွေရေးကြေးရေးအချိုးများကို လိုက်နာရန် ပျက်ကွက်သော မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ဥပဒေများအရလည်းကောင်း စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များ ကျခံစေရမည်။

၉၈။ ပုဒ်မ ၉၆ အရ ဗဟိုဘဏ်၏ အရေးယူဆောင်ရွက်မှုတစ်ခုခုသည် အမျိုးတူ ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးကို ခွဲခြားခြင်းမပြုဘဲ တစ်ပြေးညီဖြစ်စေရမည်။ ထို့ပြင် အရေးယူဆောင်ရွက်မှုသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်းမရှိစေရ။

အခန်း (၁၆)

တားမြစ်ချက်များ

၉၉။ မည်သူမျှ ဗဟိုဘဏ်၏ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ -

(က) ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးတစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်း ဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်း၊

(ခ) ငွေစက္ကူကိုဖြစ်စေ၊ ဒင်္ဂါးကိုဖြစ်စေ အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ်ဖောက်ကားခြင်း။

၁၀၀။ ဗဟိုဘဏ်၏ မည်သည့်ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မျှ မိမိ၏တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာမှ သိရှိလာသည့်ပုဂ္ဂိုလ်တစ်ဦးဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကိုသော် လည်းကောင်း၊ ယင်းပုဂ္ဂိုလ်၏ ငွေအပေးအယူပြုလုပ်မှုများ၊ ဝင်ငွေပမာဏ၊ ဝင်ငွေရလမ်း၊ အမြတ်များ၊ အရှုံးများ၊ အသုံးစရိတ်များနှင့်စပ်ဆိုင်သည့် သတင်းအချက်အလက်များကိုသော်လည်းကောင်း တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုလုပ်ရ။

၁၀၁။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ။

၁၀၂။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းမပြုလုပ်ရ။

အခန်း (၁၇) ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၀၃။ မည်သူမဆို ပုဒ်မ ၉၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၁၀၄။ ဗဟိုဘဏ်၏ မည်သည့်ဒါရိုက်တာအဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မဆို ပုဒ်မ ၁၀၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀၅။ မည်သူမဆို ပုဒ်မ ၁၀၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀၆။ မည်သူမဆို ပုဒ်မ ၁၀၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် ၂၀ အထိ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၁၀၇။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင်ဖြစ်စေ၊ ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဌာန်းထားသောပြစ်ဒဏ် ချမှတ်ခြင်းခံရမည်။

အခန်း (၁၈) အထွေထွေ

၁၀၈။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်ဖြစ်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများသည် ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည်။

၁၀၉။ ဤဥပဒေပါ ပြစ်မှုများအနက် ပုဒ်မ ၁၀၃ နှင့် ပုဒ်မ ၁၀၄ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၁၁၀။ ပုဒ်မ ၁၀၃ သို့မဟုတ် ပုဒ်မ ၁၀၄ အရ တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ကြိုတင်ခွင့်ပြုချက် ရယူရမည်။

၁၁၁။ ဤဥပဒေပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ဤဥပဒေအရသာ အရေးယူရမည်။

၁၁၂။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သို့ ပေးရန်ရှိသည့် ကြွေးမြီများကို နိုင်ငံတော်က ရရန်ပိုင်ခွင့်များမှတစ်ပါး အခြားရရန်ပိုင်ခွင့်အားလုံးထက် ဦးစားပေးရမည်။

၁၁၃။ ဗဟိုဘဏ်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပါ ပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၁၄။ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအပိုဒ် ၁၄၉ သည် ဗဟိုဘဏ်က တရားစွဲဆိုသည့် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။

၁၁၅။ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၉၀) အရ တည်ထောင်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း အသီးသီး ဆက်ခံရမည်။

၁၁၆။ ဗဟိုဘဏ်သည် ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။ လက်တွေ့ဆောင်ရွက်နိုင်ရန် အခက်အခဲရှိပါက လွယ်ကူချောမွေ့စွာ အသွင် ကူးပြောင်းနိုင်ရန်နှင့် လိုအပ်သော ပြင်ဆင်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက အသွင်ကူးပြောင်းရေး ကာလတစ်ရပ်ကို ဤဥပဒေပြဋ္ဌာန်းသည့်နေ့ရက်မှ အများဆုံး တစ်နှစ်အထိ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။ ယင်းကာလ၌ ဗဟိုဘဏ်သည် မိမိ၏မူလလုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက် နိုင်သည်။

၁၁၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၁၅/၉၀) အရ တည်ထောင်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆို ခဲ့သည့် သဘောတူစာချုပ်များသည် ဤဥပဒေအရ ဆက်ခံသည့် ဗဟိုဘဏ်က ချုပ်ဆိုသည့် သဘောတူ စာချုပ်များဖြစ်သည်ဟု မှတ်ယူရမည်။

၁၁၈။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၁၅/၉၀) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ယင်းဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့သည် ဤဥပဒေအရ ဆက်ခံမည့် ဒါရိုက်တာအဖွဲ့အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေ ရမည်။

၁၁၉။ ရုပ်သိမ်းလိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၁၅/၉၀) အရဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့်တစ်ခုခုအရဖြစ်စေ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည်။

၁၂၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်သောတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမ ကြောင်းအရသော်လည်းကောင်း အရေးယူခြင်းမပြုရ။

၁၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဗဟိုဘဏ်သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်စွဲပါ စာအမှတ်၊ ၃၀/၁၅၂-ပြောင်းရွှေ့/
အဖရ/(၂၀၁၃) အရ သမ္မတရုံးဝန်ကြီးဌာန (၆) မှ ပြောင်းရွှေ့လာသော ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်လွင်ဦးအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယ
ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ၌ ခန့်ထားလိုက်သည်။

မြသိန်း

ဥက္ကဋ္ဌ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၈/၂၀၁၃)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်
အစားထိုးပြောင်းလဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၁ ခုနှစ်၊ ဇွန်လ
၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၁၃/၂၀၁၁) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ကယားပြည်နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နေရာတွင် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏
တင်ပြချက်အရ ဦးကေကောရီယို အစား ဦးကျော်မိုးအား စတင်တာဝန်ထမ်းဆောင်သည့်နေ့ရက်မှစ၍
အစားထိုးတာဝန်ပေးအပ်လိုက်သည်။

အမိန့်အရ

တင်ထွန်း

အတွင်းရေးမှူး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၁၃)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်

(၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်)

ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်း ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံသစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ (က) အရ အပ်နှံထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ မိုပိုင်လွတ်မြို့နယ်ခွဲအတွင်းရှိ အောက်ဖော်ပြပါ နယ်နိမိတ်များအတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၉၇၉၉) ဧကရှိသော နယ်မြေကို “ဆာရာဖော့ ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် (၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်) မှစ၍ သတ်မှတ်ရန် ရည်ရွယ်ကြောင်း ကြေညာလိုက်သည်။

၁။ နယ်နိမိတ်အလားအလာဖော်ပြချက်

- မြောက်ဘက် ။ တောင်ကုန်းအမြင့် (၅၉၀၂ ပေ)၊ ခန့်မှန်းမြေပုံညွှန်း (SA-၂၆၄၀၀၂) မှအစပြု၍ ပိုလန်ကွတ်ရွာသွား လှည်းလမ်းအတိုင်း အရှေ့မြောက်ဘက်သို့ (၂) မိုင် (၂) ဖာလုံခန့်လာရာ ပိုလန်ကွတ်ရွာ၏ အနောက်တောင်ဘက် (၄) ဖာလုံခန့်အကွာ ခန့်မှန်းမြေပုံညွှန်း (SA-၂၉၃၀၂၈) ရောက်သည်အထိ၊ ထိုမှ ဆာရာဖော့ချောင်းနှင့် မိုပိုင်ချောင်းကြား ရေဝေခင်ကြောအတိုင်း အရှေ့တောင်ဘက်သို့ (၃) မိုင် (၃) ဖာလုံခန့်လာရာ ကိုလန်မော်တောင်၊ တောင်ကုန်းအမြင့် (၄၀၀၀ ပေ) ခန့်မှန်းမြေပုံညွှန်း (SA-၃၅၀၀၂၀) ရောက်သည်အထိ၊ ထိုမှ ဆာရာဖော့ချောင်းနှင့်မိုပိုင်ချောင်းကြား ရေဝေခင်ကြောအတိုင်း တောင်ကုန်းအမြင့် (၁၄၁၁ ပေ) ကိုဖြတ်၍ အရှေ့တောင်ဘက်သို့ (၅) မိုင်ခန့်ဆက်၍လာရာ ခန့်မှန်းမြေပုံညွှန်း (SA-၄၂၈၀၀၇) ရောက်သည်အထိ၊
- အရှေ့ဘက် ။ ထိုမှ နန့်ခါချောင်း၏ မြောက်ဘက်ချောင်းလက်တက်နှစ်ခုကြား ရေဝေခင်ကြောအတိုင်း အနောက်တောင်ဘက်သို့ (၂) မိုင် (၃) ဖာလုံခန့်လာရာ နန့်ခါချောင်းလက်တက်ခွဆုံ ခန့်မှန်းမြေပုံညွှန်း (SF-၄၁၅၉၆၇) ရောက်သည်အထိ၊
- တောင်ဘက် ။ ထိုမှ နန့်ခါချောင်းနှင့် နန့်ဆန်စချောင်းကြား ရေဝေခင်ကြောအတိုင်း တောင်ကုန်းအမြင့် (၁၂၁၅ ပေ၊ ၁၄၃၀ ပေ) တို့ကိုဖြတ်၍ အနောက်တောင်ဘက်သို့ (၃) မိုင် (၃) ဖာလုံခန့်လာရာ နန့်ခါချောင်း၏တောင်ဘက် ချောင်းလက်တက်ဖျား ခန့်မှန်းမြေပုံညွှန်း (SF-၃၆၆၉၄၅) ရောက်သည်အထိ၊ ထိုမှ နန့်ခါချောင်းနှင့်နန့်ဆန်စချောင်းကြား ရေဝေခင်ကြောပေါ်ရှိ လှည်းလမ်းအတိုင်း တောင်ကုန်းအမြင့် (၃၁၄၆ ပေ၊ ၄၇၂၀ ပေ) နှင့် ကော်တန်တောင်တို့ကို ဖြတ်၍ အနောက်တောင်ဘက်သို့ (၈) မိုင်ခန့်ဆက်၍လာရာ ဆောင်လူတောင် (တောင်ကုန်းအမြင့် ၅၄၄၁ ပေ)၊ ခန့်မှန်းမြေပုံညွှန်း (SF-၂၇၀၉၂၉) ရောက်သည်အထိ၊
- အနောက်ဘက် ။ ထိုမှ ဆာရာဖော့ချောင်း၏ တောင်ဘက်ချောင်းလက်တက်ကြား ရေဝေခင်ကြောအတိုင်း အနောက်မြောက်ဘက်သို့ (၁) မိုင် (၅) ဖာလုံခန့်လာရာ ဆာရာဖော့ချောင်းနှင့်ဆုံသည့် ခန့်မှန်းမြေပုံညွှန်း (SF-၂၇၇၉၅၄) ရောက်သည်အထိ၊ ထိုမှ ဆာရာဖော့ချောင်း၏

မြောက်ဘက်ချောင်းလက်တက်ကြား ရေဝေခင်ကြောအတိုင်း အနောက်မြောက်ဘက်သို့
(၃) မိုင် (၁) ဖာလုံခန့်လာရာ မူလစတင်သည့် တောင်ကုန်းအမြင့် (၅၉၀၂ ပေ)၊ ခန့်မှန်း
မြေပုံညွှန်း (SA-၂၆၄၀၀၂) ရောက်သည်အထိ။

၂။ သစ်တောကြေးတိုင်အရာရှိ ခန့်အပ်ခြင်း

ကြိုးပြင်ကာကွယ်တောသတ်မှတ်ကြေညာခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနယ်မြေဒေသရှိ အများ
ပြည်သူတို့၏ အခွင့်အရေးထိခိုက်နစ်နာမှုများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေး၍
ဆုံးဖြတ်နိုင်ရန်နှင့် ကြိုးပြင်ကာကွယ်တောနယ်နိမိတ်များ သတ်မှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်
သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ (ဂ) အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သစ်တောကြေးတိုင်
အရာရှိအဖြစ် ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၃)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်)

၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေနှင့် ၁၉၉၅ ခုနှစ် သစ်တောနည်းဥပဒေများအရ လက်ကိုင်စက်လွှဲများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီး
ဌာနသည် ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ (၃၀)၊ ၁၉၉၅ ခုနှစ်၊ သစ်တောနည်းဥပဒေများပုဒ်မ ၂၊
ပုဒ်မခွဲ (ဆ) နှင့် ပုဒ်မ (၉၀)၊ ပုဒ်မခွဲ (က) ပါ ပြဌာန်းချက်များအရ လက်ကိုင်စက်လွှဲ (Chain Saw) များ
ခွင့်ပြုချက်ရယူကိုင်ဆောင်အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အောက်ပါအတိုင်း သတ်မှတ်ထုတ်ပြန်လိုက်သည် -

ကိုင်ဆောင်အသုံးပြုခွင့် လျှောက်ထားခြင်း

၂။ လက်ကိုင်စက်လွှဲ ကိုင်ဆောင်အသုံးပြုလိုသူသည် မြို့နယ်သစ်တောဦးစီးဌာနသို့ ကိုင်ဆောင်အသုံး
ပြုခွင့် လျှောက်ထားရမည်။

၃။ လက်ကိုင်စက်လွှဲ ကိုင်ဆောင်အသုံးပြုခွင့် လျှောက်ထားရာတွင် စက်အမျိုးအစား၊ စက်အင်အား၊
ဆောင်ရွက်မည့်လုပ်ငန်း အကျဉ်းချုပ်နှင့် အသုံးပြုမည့် စက်လွှဲ ဓာတ်ပုံမှတ်တမ်းများ ပူးတွဲပါရှိရမည်။

လိုက်နာရမည့် စည်းကမ်းချက်များ

၄။ လက်ကိုင်စက်လွှဲများ ကိုင်ဆောင်အသုံးပြုရာတွင် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာ
ရမည် -

- သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနမှ လက်ကိုင်စက်လွှဲ လက်ဝယ်ကိုင်ဆောင်အသုံးပြုခွင့်
ရရှိသူအား သက်တမ်း (၁) နှစ် ခွင့်ပြုမှတ်ပုံတင်ပေးမည်ဖြစ်သည်။
- သက်တမ်းတိုး လျှောက်ထားလိုပါက သက်တမ်းမကုန်မီ တစ်လကြိုတင်၍ လျှောက်ထားရမည်။
- နှစ်စဉ်မှတ်ပုံတင်ကြေးအဖြစ် အခွန်တော် “၁၀၀၀၀” ကျပ်ကို ပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းလွန်
ဒဏ်ကြေးအဖြစ် တစ်လလျှင် “၁၀၀၀” ကျပ် ပေးဆောင်ရမည်။

- (ဃ) **လက်ကိုင်စက်လွှ** လုပ်ကိုင်ခွင့် ရယူထားသူသည် မှတ်ပုံတင်ထားသည့် မြို့နယ်ပြင်ပသို့ စက်လွှကို ရွှေ့ပြောင်းယူဆောင်လုပ်ကိုင်လိုပါက သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနသို့ ခွင့်ပြုမိန့် လျှောက်ထားရမည်။
- (င) ခွင့်ပြုမိန့်မရှိဘဲ မူလလုပ်ကိုင်သော လုပ်ငန်းတည်နေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းသယ်ယူ ဆောင်ရွက်ခြင်းမပြုရ။
- (စ) ရွှေ့ပြောင်းသယ်ဆောင်ခွင့်ပြုမိန့်ထုတ်ပေးသော မြို့နယ်သစ်တောဦးစီးဌာနသည် သယ်ယူမည့် ဒေသသို့ မိတ္တူပေးပို့အကြောင်းကြားရန်နှင့် ရောက်ရှိရာမြို့နယ်သစ်တောဦးစီးဌာနသို့ ၎င်း**လက်ကိုင် စက်လွှ**ကို ယာယီမှတ်ပုံတင်စာရင်း ရေးသွင်း၍ ထိုသို့ ရေးသွင်းပြီးကြောင်းကို မူလမြို့နယ်သို့ ပြန်လည်အကြောင်းကြားရမည်။
- (ဆ) အခြားမြို့နယ်တစ်ခုသို့ ရွှေ့ပြောင်းရောက်ရှိနေသည့် **လက်ကိုင်စက်လွှ** တစ်လက်သည် **ခွင့်ပြု သက်တမ်းကုန်ဆုံးပါက** ရောက်ရှိရာ မြို့နယ်သစ်တောဦးစီးဌာနသို့ မှတ်ပုံတင်အသစ်ပြုလုပ် ရမည်ဖြစ်ပြီး ထိုသို့ ပြုလုပ်ပြီးပါက မူလမြို့နယ် သစ်တောဦးစီးဌာနသို့ အသိပေး အကြောင်းကြား၍ မူလမှတ်ပုံတင်စာရင်းတွင် ပယ်ဖျက်ရမည်။
- (ဇ) လက်ကိုင်စက်လွှ၏ အစိတ်အပိုင်းများ လဲလှယ်ပြုပြင်ပါက ဆောင်ရွက်ပြီးလျှင် ရောက်ရှိရာ မြို့နယ် သစ်တောဦးစီးဌာနသို့ အကြောင်းကြားရမည်။
- (ဈ) ခရိုင်သစ်တောအရာရှိသည် လက်ကိုင်စက်လွှနှင့် စပ်လျဉ်း၍ လုပ်ကိုင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခွင့်ပြုမိန့်ပေးခြင်း၊ လုပ်ကိုင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခြင်း၊ လုပ်ကိုင် ခွင့်ပြုမိန့်အသစ် ပြန်လည်ထုတ်ပေးခြင်း၊ လက်ကိုင်စက်လွှ၏ အချက်အလက်များနှင့်ပတ်သက်၍ ပြင်ဆင်ရေးသွင်းခြင်းတို့ကို ခွင့်ပြုဆောင်ရွက်နိုင်သည်။

၅။ ခွင့်ပြုမိန့်မရှိဘဲ **လက်ကိုင်စက်လွှ** ကို ကိုင်ဆောင်အသုံးပြုပါက သစ်တောဥပဒေပုဒ်မ ၄၂ (ဂ) အရ အရေးယူခံရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိထားသော **လက်ကိုင်စက်လွှ**အား သစ်တောဥပဒေအရ ထုတ်ပြန် ထားသော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက် (သို့မဟုတ်) အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ခြင်းအတွက် သစ်တောဥပဒေပုဒ်မ ၄၀ (ဇ) ဖြင့် အရေးယူခြင်း ခံရမည်ဖြစ်သည်။

၆။ ဤအမိန့်ကြော်ငြာစာအား ၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ (၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်) မှစ၍ အတည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။

(ပုံ) ဝင်းထွန်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန။

[ယခင်အပတ် ၂၀၁၃ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှအဆက်]

- ၄။ (ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများသည် လုပ်ငန်းအရ လိုအပ်လျှင် ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြထားသော သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ် များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။
- (ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန် သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။

တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ

- ၅။ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များသည် တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ သို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
- ၆။ (က) တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၃) နှင့် (၄) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- ၇။ (က) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းအရ လိုအပ်လျှင် ဇယား (၃) နှင့် (၄) တို့တွင် ဖော်ပြထားသောငွေများကို ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
- (ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန် သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။

၈။ တိုင်းဒေသကြီးအဆင့် ဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက် များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အပိုင်း ၃

တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အခန်း (၁)

ရငွေများနှင့်သုံးငွေများ

၉။ တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များအရ မိမိတို့၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို စီးပွားရေးဆန်ဆန် မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၁၀။ တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်း ပြုစုရန်အလို့ငှာ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

၁၁။ (က) ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသည့် ရငွေများနှင့်သုံးငွေများသည် တိုင်းဒေသကြီး အဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများဖြစ်သည်။

(ခ) တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၂)

တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍

တိုင်းဒေသကြီးအစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်များ

၁၂။ (က) တိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များ၏ လုပ်ငန်းလိုအပ်ချက်အရ ဤဥပဒေ၏ဇယား (၅) တွင်ဖော်ပြထားသော ရငွေများ တိုးခြင်း၊ လျှော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဤဥပဒေ၏ ဇယား (၆) အရ ခွင့်ပြု ထားသော အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေနှင့် ကြွေးမြီသုံးငွေများတွင် ငွေများပြောင်းလဲ သုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်း သုံးငွေတွင် လုပ်ငန်းစီမံကိန်းများ

ပြောင်းလဲခြင်းမပြုဘဲ မူလလုပ်ငန်းစီမံကိန်း တစ်ခုစီအတွင်း ငွေများပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ သော်လည်းကောင်း စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ထိုသို့ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့် အတူ ထည့်သွင်းဖော်ပြရမည်။

- (ခ) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြား အဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ ငွေလုံးငွေရင်း သုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်းစီမံကိန်း တစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ သော်လည်းကောင်း တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ငွေများပြောင်းလဲခြင်းကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ၂၀၁၃- ၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း အနီးစပ်ဆုံး ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။
- (ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များအား လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းအောင်၊

ဝန်ကြီးချုပ်၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်
ဇယား (၁)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ ရငွေ	အကြီး သာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြေးမြီ		
									အတွက် ပြန်ရငွေ	ချေးယူရငွေ	
၁		၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	တိုင်းဒေသကြီးအစိုးရအဖွဲ့	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ			၁၆၈၀. ၃၅၃						
၂	တိုင်းဒေသကြီးလွှတ်တော်	တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူသူ									
၃	တရားရုံးများ	တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ယူသူ			၇၁. ၃၀၄						
၄	ဥပဒေရုံးများ	တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီးဥပဒေချုပ်က တာဝန်ယူသူ			၀. ၉၁၀						
၅	စာရင်းရုံးများ	တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်က တာဝန်ယူသူ			၀. ၁၄၅						
		ပေါင်း			၁၇၅၃. ၇၀၂						

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်
(ကျပ်သန်းပေါင်း) ဇယား (၂)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						စုစုပေါင်း	
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်း သုံးငွေ	ထုတ်အေးငွေ	အမြွှာမြီ အချေးယူရငွေအတွက် ပေးဆပ်ငွေ	အဖွဲ့အစည်းများတွင် ရင်းနှီးငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	
၁	တိုင်းဒေသကြီးအစိုးရအဖွဲ့	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ	၄၃၁.၇၈၀		၁၆၈၁.၃၅၃	၂၁၅.၆၀၀				
၂	တိုင်းဒေသကြီးလွှတ်တော်	တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူသူ	၄၉၃.၉၀၁							
၃	တရားရုံးများ	တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ယူသူ	၆၈၃.၄၅၄			၄၇၃.၉၇၀				
၄	ဥပဒေရုံးများ	တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီးဥပဒေချုပ်က တာဝန်ယူသူ	၂၈၅.၂၅၈							
၅	စာရင်းရုံးများ	တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်က တာဝန်ယူသူ	၇၀၃.၆၄၅							
		ပေါင်း	၂၅၉၈.၀၃၈		၁၆၈၁.၃၅၃	၂၆၃.၅၇၀				

တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ (ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ						
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှ ရငွေ	အခြား သာမန် ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ ထုတ်ချေးငွေ အတွက် ပြန်ရငွေ ချေးယူရငွေ
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ	၇၀၂. ၈၁၂						
	၁ ယစ်မျိုးခွန်		၇၁၂. ၈၁၂						
၂	နိုင်ငံတော်ပိုင်ပစ္စည်းများ အသုံးပြုသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်	၎င်း	၇၀၇၀. ၉၃၅						
	၁ မြေယာပေါ်တွင် ကောက်ခံသည့်အခွန်		၃၃. ၃၅၆						
	၂ တာဝန်ခွန်		၇. ၇၈၁						
	၃ သစ်တောများမှ ပစ္စည်းများထုတ်ယူသည့် အတွက် ကောက်ခံသည့်အခွန်		၄၀၀. ၅၇၃						
	၄ ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်		၁၁. ၇၈၇						
	၅ အင်းဆိုင်ခွန်		၃၃၇၃. ၉၅၅						
၃	မြေခွန်နှင့်မြင်ဆင်ချက်အရ စည်းကြပ်ငွေ	၎င်း	၃၃၃၉. ၄၈၃						
	စည်ပင်သာယာရေးအဖွဲ့များမှ ကောက်ခံသည့်အခွန်		၆၈၀. ၂၈၈	၁၅၉. ၆၂၆					
	ပစ္စည်းခွန်		၅၁၁. ၃၉၇						
၄	၂ ဘီးခွန်	၎င်း	၁၆၈. ၈၉၁						
	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှ ရငွေ								

တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ
ဇယား (၃)။ ။ အဆုံး
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	အခွန်အကောက်	တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများအစည်းများမှ ရငွေ	အခြား သာယာ ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင် ရင်းနှီးငွေမှ ရငွေ
									ထုတ်ခွေးငွေ	အတွက် ပြန်ရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	ပြည်ထောင်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထူးရုံးခမ်းမော်ဆေးရုံဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၂	သမဝါယမ	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၃	သမဝါယမဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၄	လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၅	ရေအရင်းအမြစ်အသုံးချမှုဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၆	စိုက်ပျိုးရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၇	စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၈	မွေးမြူရေးနှင့် ရေလုပ်ငန်း	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၉	ငါးလုပ်ငန်းဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၀	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၁	ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၂	သစ်တောဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၃	အားကစား	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၄	အားကစားနှင့် ကာယပညာဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၅	အားကစားနှင့် အခွန်	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၆	ရင်းနှီးမြှုပ်နှံခြင်းဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၇	အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၈	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁၉	ဆောက်လုပ်ရေး	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၂၀	မြို့ရွာနှင့် တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၂၁	အဆောက်အအုံ၊ လမ်းနှင့် တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်း	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၂၂	အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဗဟိုပြည်တွင်းကုန်တင်ကုန်ချကော်မတီဖွဲ့	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၂၃	စည်ပင်သာယာရေးအဖွဲ့များ	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူ	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂

တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ (ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ					အဖွဲ့အစည်းများတွင် ရင်းနှီးငွေ	
			သားမန်းသုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်း သုံးငွေ	ကြေးမြီ		
							ထုတ်ချေးငွေ		ချေးယူရငွေအတွက် ပေးဆပ်ငွေ
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	ပြည်ထဲရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ	၇၅၀၆. ၇၆၀			၁၄၅၃. ၁၆၆			
၂	အထူးရုံးစစ်ဆေးရေးဦးစီးဌာန သမဝါယမ	၇၃၈၈. ၁၀၀	၇၃၈၈. ၁၀၀			၁၃၁၄. ၅၇၅			
၃	သမဝါယမဦးစီးဌာန	၁၁၈. ၆၅၉	၂၅၁- ၆၉၃			၁၃၈. ၄၉၁			
၄	လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ရေးရာရင်းအမြတ်အသုံးချရေးဦးစီးဌာန	၇၀၇. ၁၂၇	၂၀၄၉. ၅၇၇			၂၆. ၂၈၀	၂၆. ၂၈၀		
၅	စိုက်ပျိုးရေးဦးစီးဌာန	၁၅၁၄. ၈၃၃	၅၀၇. ၁၂၇			၂၆. ၂၈၀	၈၀. ၁၆၈		
၆	စက်မှုသိမ်းနှိပ်ရေးဦးစီးဌာန	၂၇- ၆၀၇	၂၇- ၆၀၇			၈၀. ၁၆၈	၈၀. ၁၆၈		
၇	မွေးမြူရေးနှင့် ရေလုပ်ငန်း ငါးလုပ်ငန်းဦးစီးဌာန	၆၈၆. ၀၀၄	၆၈၆. ၀၀၄			၄၇၅- ၆၇၁	၄၇၅- ၆၇၁		
၈	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန	၂၀၀. ၃၄၃	၇၆၃. ၇၆၆			၄၇၅- ၆၇၁	၄၇၅- ၆၇၁		
၉	ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ သစ်တောဦးစီးဌာန	၇၆၃. ၇၆၆	၇၆၃. ၇၆၆			၁၈၃- ၂၈၈	၁၈၃- ၂၈၈		
၁၀	အားကစား	၂၄၉. ၆၆၀	၂၄၉. ၆၆၀			၅- ၀၈၀	၅- ၀၈၀		
၁၁	အားကစားနှင့် ကာယပညာဦးစီးဌာန	၄၉- ၁၅၅	၄၉- ၁၅၅			၄၂- ၈၃၇	၄၂- ၈၃၇		
၁၂	ဘဏ္ဍာရေးနှင့် အခွန်	၃၅၃. ၀၄၇	၃၅၃. ၀၄၇			၄၂- ၈၃၇	၄၂- ၈၃၇		
၁၃	ရည်မှန်းချက်ပြုစုရေးဦးစီးဌာန	၃၅၃. ၀၄၇	၃၅၃. ၀၄၇			၃၅၆၉၇- ၆၄၁	၃၅၆၉၇- ၆၄၁		
၁၄	အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရေးဦးစီးဌာန	၄၄၀၀. ၄၄၉	၄၄၀၀. ၄၄၉			၃၅၆၉၇- ၆၄၁	၃၅၆၉၇- ၆၄၁		
၁၅	ဆောက်လုပ်ရေး	၁၂၀- ၉၅၇	၁၂၀- ၉၅၇						
၁၆	မြို့ရွာနှင့် ကိုယ်စီဖွံ့ဖြိုးရေးဦးစီးဌာန	၃၉၀၉. ၄၉၂	၃၉၀၉. ၄၉၂						
၁၇	အဆောက်အအုံ၊ လမ်းနှင့် ဝတ်တားများ ပြင်ဆင်ထိန်းသိမ်းခြင်း	၄၅- ၉၇၄	၄၅- ၉၇၄						
၁၈	အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဗဟိုပြုညွှန်ကြားမှုနှင့် ကုန်ချကော်မတီများ	၃၀၇၉- ၆၆၆	၃၀၇၉- ၆၆၆						
၁၉	စည်ပင်သာယာရေးအဖွဲ့များ	၁၉၅၃၉- ၇၆၂	၁၉၅၃၉- ၇၆၂						


 တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ
 (ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရင်းနှီးမြှုပ်နှံမှုများ						စုစုပေါင်း		
			အခွန်အကောက်	တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှု	အခြား သာမန်ရင်းနှီးမြှုပ်နှံမှု	အတိုးရင်းနှီးမြှုပ်နှံမှု	ငွေလုံးရင်းနှီးမြှုပ်နှံမှု	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရင်းနှီးမြှုပ်နှံမှု	ပြည်သူ့ဆွေးနွေးချက်	အခြား	အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံမှု ရင်းနှီးမြှုပ်နှံမှု
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	မြန်မာ့ကြေးရင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ			၄၃. ၈၈၇ ၄၃. ၈၈၇						
၂	သတ္တုထွင်း မြန်မာ့သတ္တုနှင့်အတ္ထုဓာတ်ကုသရေးစုစည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း	ရင်းနှီးမြှုပ်နှံမှု			၈၆. ၉၃၅ ၈၆. ၉၃၅						
၃	ဆောက်လုပ်ရေး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း	ရင်းနှီးမြှုပ်နှံမှု			၃၄၃၈၇. ၇၀၇ ၃၄၃၈၇. ၇၀၇						
		ပေါင်း			၃၄၅၁၈. ၅၂၉						

တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ (ကျပ်သန်းပေါင်း) ဇယား (၆)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်း သုံးငွေ	ထုတ်ချေငွေ	ကြေးမြီ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	ပြန်ကြားရေး မြန်မာ့ရုပ်ရှင်လုပ်ငန်း	တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူသူ	၃၈, ၆၄၀ ၃၈, ၆၄၀						
၂	သတ္တုထွင်း မြန်မာ့အားနှင့်အားကစားဝန်ကြီးဌာနလုပ်ငန်း ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း	၎င်း	၈၁, ၈၁၇ ၈၁, ၈၁၇				၄၆, ၈၇၀ ၄၆, ၈၇၀		
၃	ဆောက်လုပ်ရေး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း	၎င်း	၃၃၉၉၈, ၁၂၆ ၃၃၉၉၈, ၁၂၆						
		ပေါင်း	၃၄၁၁၈, ၅၈၃				၄၆, ၈၇၀		

ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း**ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေ****(ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် - ၃/၂၀၁၃)**

၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်

(၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်)

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သွားလာသည့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)**အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်**

၁။ (က) ဤဥပဒေကို ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေကို ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီးတစ်ဝန်းလုံး၌ အာဏာ တည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည် -

(က) **တိုင်းဒေသကြီး**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီးကို ဆိုသည်။

(ခ) **အစိုးရအဖွဲ့**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆိုသည်။

(ဂ) **ဝန်ကြီး**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ဆိုသည်။

(ဃ) **ဝန်ကြီးဌာန**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(င) **ကော်မရှင်**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပေးရန်အတွက် အစိုးရအဖွဲ့က ဖွဲ့စည်း ပေးသော ရွေးချယ်ရေးကော်မရှင်ကို ဆိုသည်။

(စ) **ကော်မတီ**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီကို ဆိုသည်။

(ဆ) **ကော်မတီရုံး**ဆိုသည်မှာ ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်ရန် တည်ထောင်ထားသည့် ရုံးကို ဆိုသည်။

(ဇ) **ကော်မတီရုံးဝန်ထမ်း**ဆိုသည်မှာ ကော်မတီက နည်းဥပဒေနှင့်အညီ ခန့်ထားသူများကို ဆိုသည်။

(ဈ) **မော်တော်ယာဉ်**ဆိုသည်မှာ စက်စွမ်းအားဖြင့်သော်လည်းကောင်း၊ အခြားစွမ်းအင်တစ်မျိုးမျိုးဖြင့် သော်လည်းကောင်း မြေတွင် မောင်းနှင်သွားလာနိုင်သည့် ယာဉ်တစ်မျိုးမျိုးကို ဆိုသည်။

(ည) **မော်တော်ယာဉ်လိုင်း**ဆိုသည်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ထွက်သွားလာပြေးဆွဲနေသည့် စီးပွားရေးအလို့ငှာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သည့် ပုဂ္ဂလိကမော်တော်ယာဉ်များဖြင့် ဖွဲ့စည်းထားသော မော်တော်ယာဉ်လိုင်းကို ဆိုသည်။

- (၄) မော်တော်ယာဉ်ယာဉ်ပိုင်ရှင်ဆိုသည်မှာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ကော်မတီ၏ကြီးကြပ်မှုအောက်တွင် ပြေးဆွဲလုပ်ကိုင်နေကြသော မော်တော်ယာဉ်ပိုင်ဆိုင်ခွင့်ရှိသည့် မော်တော်ယာဉ်၏ ပိုင်ရှင်ကို ဆိုသည်။
- (၅) မော်တော်ယာဉ်လုပ်သားဆိုသည်မှာ ကော်မတီ၏ကြီးကြပ်မှုအောက်၌ ပြေးဆွဲလုပ်ကိုင်နေသော မော်တော်ယာဉ်တွင် ကော်မတီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဆိုသည်။
- (၃) နည်းဥပဒေများဆိုသည်မှာ ဤဥပဒေအရ အစိုးရအဖွဲ့ကပြဋ္ဌာန်းသော နည်းဥပဒေများကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

- ၃။ ဤဥပဒေပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် ကြီးကြပ်ဆောင်ရွက်နိုင်ရန်၊
- (ခ) မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူများ၊ မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ် လုပ်သားများ၏ ရပိုင်ခွင့်များနှင့် အခက်အခဲများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိစေရေးအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ၊ မရှိ မြေပြင်တွင် လက်တွေ့ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဃ) မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ယာဉ်မတော်တဆမှု လျော့နည်းပပျောက်စေရန်။

အခန်း (၃)

ကော်မတီဖွဲ့စည်းခြင်း

- ၄။ ဝန်ကြီးသည် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဤဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ရွေးချယ်၍ ကော်မတီကို ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းတို့ ပြုနိုင်သည်။
- ၅။ ကော်မတီသည် ဝန်ကြီး၏သဘောတူညီချက်ဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးနိုင်သည်။
- ၆။ အစိုးရအဖွဲ့သည် ကော်မတီကို ကော်မရှင်၏ကြီးကြပ်မှုဖြင့် ယာဉ်ပိုင်ရှင်များက နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်မြှောက်သည့် ကော်မတီဝင် အနည်းဆုံး (၅) ဦးမှ (၉) ဦးအထိ ပါဝင်ဖွဲ့စည်းရမည်။
- ၇။ ပုဒ်မ ၆ အရ ရွေးချယ်ခံရသူများက ၎င်းတို့အထဲမှ ကော်မတီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ရမည်။
- ၈။ ကော်မတီသည် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ တစ်ဆင့် အစိုးရအဖွဲ့အား တာဝန်ခံရမည်။

၉။ ကော်မတီ၏သက်တမ်းမှာ ဖွဲ့စည်းအတည်ပြုသည့် နေ့မှစ၍ (၃) နှစ်ဖြစ်သည်။ ကော်မတီအဟောင်းသည် ကော်မတီအသစ် ရွေးချယ်ပြီးသည့်အခါတွင် ကော်မတီအသစ်ထံသို့ တာဝန်နှင့် လုပ်ငန်းအရပ်ရပ်၊ ခံစားပိုင်ခွင့်အရပ်ရပ်ကို (၁၅) ရက်အတွင်း စနစ်တကျ လွှဲပြောင်းပေးရမည်။

၁၀။ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး ရာထူးမှနှုတ်ပယ်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ လစ်လပ်လျှင် အစိုးရအဖွဲ့သည် ကော်မရှင်၏ ကြီးကြပ်မှုဖြင့် လစ်လပ်သွားသည့်နေရာ၌ အသစ်ခန့်ထားနိုင်သည်။ အသစ်ခန့်ထားသည့် သက်တမ်းသည် ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။

၁၁။ ကော်မတီဝင် (၁) ဦး၏သက်တမ်းသည် တစ်ဆက်တည်း ကော်မတီ၏သက်တမ်း (၂) ကြိမ်ထက် မပိုစေရ။

အခန်း (၄)

ကော်မတီ၏လုပ်ငန်းတာဝန်များ

၁၂။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် -

- (က) ခရီးသည်များကိုဖြစ်စေ၊ ကုန်စည်များကိုဖြစ်စေ သယ်ယူပို့ဆောင်သည့်မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် စီမံကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မော်တော်ယာဉ်ပိုင်ရှင်များ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးခြင်း၊
- (ခ) ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့တို့မှ ဥပဒေအရ ခွင့်ပြုပေးထားသော ယာဉ်အသင်းအဖွဲ့များတွင် ဝင်ရောက် ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်များကို အသင်းဝင်ယာဉ်အဖြစ် လက်ခံ၍ လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ခွင့်ရှိခြင်း၊
- (ဂ) မော်တော်ယာဉ်လိုင်း ဂိတ်နေရာများ၊ မှတ်တိုင်များ အသစ်တိုးချဲ့ခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်ခြင်း၊
- (ဃ) မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်လုပ်သားများနှင့် တစ်လလျှင် အနည်းဆုံးတစ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း၊
- (င) မိမိလက်အောက်ရှိ ဝန်ထမ်းများကို ကြီးကြပ်ခြင်း၊
- (စ) သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
- (ဆ) ကော်မတီအစည်းအဝေးကို တစ်လလျှင် အနည်းဆုံး (၁) ကြိမ်နှင့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို တစ်နှစ်လျှင် (၁) ကြိမ် ကျင်းပခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းမိတ္တူ များကို ဝန်ကြီးထံပေးပို့ခြင်း၊
- (ဇ) အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၅)

ကော်မတီ၏လုပ်ပိုင်ခွင့်များ

၁၃။ ကော်မတီ၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ကော်မတီရုံး၊ လက်အောက်ဌာနခွဲများ၊ ခရိုင်နှင့်မြို့နယ်ကော်မတီများကို ကြီးကြပ်ခြင်း၊

- (ခ) မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်လုပ်သားများနှင့် ဝန်ထမ်းများအား ညှိနှိုင်းပေးခြင်း၊
- (ဂ) လိုအပ်ပါက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဃ) ကော်မတီ၏စီမံခန့်ခွဲမှုအောက်ရှိ ဌာနခွဲများ၊ မော်တော်ယာဉ်လိုင်းများနှင့် မော်တော်ယာဉ်ဂိတ်များ လိုက်နာရန် စည်းကမ်းသတ်မှတ်ပေးခြင်း၊
- (င) ဝန်ထမ်းများ ခန့်ထားခြင်း၊ လစာတိုးမြှင့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ ထုတ်ပယ်ခြင်း စသည့် ဝန်ထမ်းရေးရာကိစ္စများအပေါ် စီမံခန့်ခွဲခြင်း၊
- (စ) အစိုးရအဖွဲ့က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခြင်း။

အခန်း (၆)

ဘဏ္ဍာရေး

၁၄။ ကော်မတီသည် -

- (က) နည်းဥပဒေများနှင့်အညီ ရှာဖွေရရှိသော မိမိရန်ပုံငွေဖြင့်သာ ရပ်တည်ရမည်။
- (ခ) မိမိ၏ရန်ပုံငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ ကော်မတီ၏လုပ်ငန်းများတွင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရမည်။
- (ဂ) ကော်မတီသည် မော်တော်ယာဉ်လုပ်ငန်းလုပ်ကိုင်သူများ၊ မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ် လုပ်သားများနှင့် ကော်မတီရုံးဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းများတွင် နည်းဥပဒေ နှင့်အညီ ငွေကြေးသုံးစွဲနိုင်သည်။
- (ဃ) ရရှိသော နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်သည်။
- (င) မိမိ၏ရန်ပုံငွေရရှိစေရန် နိုင်ငံတော်၏တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ စီမံခန့်ခွဲနိုင်သည်။

၁၅။ ကော်မတီသည် -

- (က) နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းကို ရေးဆွဲပြီး အစိုးရအဖွဲ့ထံ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
- (ခ) မိမိ၏ ဘဏ္ဍာရေးအခြေအနေနှင့် စာရင်းစစ်ဆေးတွေ့ရှိချက်တို့ကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း (၃၀) အတွင်း အစိုးရအဖွဲ့ထံ တင်ပြရမည်။
- (ဂ) လစဉ်ကောက်ခံရရှိသော ရန်ပုံငွေများ၊ အခြားရန်ပုံငွေများနှင့် အသုံးစာရင်းများအတွက် လချုပ် ငွေစာရင်းနှင့် နှစ်ချုပ်ငွေစာရင်းများကို အစစ်ဆေးခံနိုင်ရန် ပြုစုထားရှိရမည့်အပြင် ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါတိုင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးတွင် တင်ပြရမည်။

အခန်း (၇)

ဝန်ထမ်းဖွဲ့စည်းပုံ

၁၆။ ကော်မတီသည် -

- (က) လုပ်ငန်းတာဝန်များကို အခြေခံလျက် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံကို ဝန်ကြီး၏ အတည်ပြုချက် ဖြင့် ရေးဆွဲထားရှိရမည်။
- (ခ) တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ထမ်းဖွဲ့စည်းပုံအတွင်း ဝန်ထမ်းများကို ခန့်ထား ရမည်။

၁၇။ ကော်မတီသည် ဝန်ထမ်းများခန့်ထားခြင်းအတွက် ရန်ပုံငွေမှ ကျခံသုံးစွဲရာတွင် နှစ်စဉ်ရရှိသော ဝင်ငွေ၏ (၃၀) ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲခြင်း မပြုရ။

၁၈။ ကော်မတီသည် ဝန်ထမ်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အလို့ငှာ ဝန်ထမ်းရေးရာလုပ်ပိုင်ခွင့်များကို ရုံးအကြီးအကဲအား လိုအပ်သလို လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

အခန်း (၈)

ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် စာရင်းစစ်ဆေးခြင်း

၁၉။ ကော်မတီသည် စာရင်းများကို နည်းလမ်းတကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် စစ်ဆေးခြင်းပြုရန် အလို့ငှာ ငွေစာရင်းလုပ်ထုံးလုပ်နည်းများကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် ညှိနှိုင်းသတ်မှတ်ရမည်။

၂၀။ ကော်မတီဥက္ကဋ္ဌသည် -

- (က) ကော်မတီကသတ်မှတ်ထားသည့် ငွေစာရင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းပြုစု ထိန်းသိမ်း ထားရှိရမည်။
- (ခ) ပုဒ်မခွဲ (က) အရ ပြုစုထိန်းသိမ်းထားရှိသည့် စာရင်းများကို ဝန်ကြီးက တာဝန်ပေးအပ်သော သူ၏ စစ်ဆေးခြင်းကို ခံယူရမည်။

အခန်း (၉)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၁။ ဤဥပဒေအရထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း တွေ့ရှိပါက ကော်မတီသည် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ -

- (က) သတိပေးခြင်း၊
- (ခ) သတ်မှတ်ထားသည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း။

၂၂။ ပုဒ်မ ၂၁ အရ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူသည် အဆိုပါအမိန့်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်၍ ပျက်ကွက်သည့်နေ့အသီးသီးအတွက် တစ်ရက် လျှင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ် ကျပ်သုံးသောင်းအထိ ပေးဆောင်စေရမည်။

၂၃။ အစိုးရအဖွဲ့သည် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့၏ စိစစ်တင်ပြချက်ဖြင့် လုပ်ငန်းလိုင်စင်နှင့် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

အခန်း (၁၀)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၄။ မည်သူမဆို ကော်မတီ၏ စီမံခန့်ခွဲမှုအောက်ရှိ မော်တော်ယာဉ်လိုင်းတစ်ခုခုတွင် မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ခြင်းမရှိဘဲ မော်တော်ယာဉ်ပြေးဆွဲခြင်းပြုလျှင် (၆) လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၂၅။ မည်သူမဆို ကော်မတီဝင် သို့မဟုတ် ကော်မတီဝန်ထမ်းတစ်ဦးဦးက ကော်မတီ သို့မဟုတ် ကော်မတီ ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်နေစဉ် သို့မဟုတ် တာဝန်ဝတ္တရားဆောင်ရွက်ရန် အားထုတ် နေစဉ် ထိုကော်မတီဝင် သို့မဟုတ် ကော်မတီဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု၊ လက်ရောက်မှု သို့မဟုတ် အနိုင်အထက်ပြုမှု ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၇။ ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်အရ ဒဏ်ကြေးငွေပေးဆောင်ရန် ဆက်လက်ပျက်ကွက်သည့်ရက်မှာ (၁၀) ရက်အထိ ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၆) လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်။

အခန်း (၁၁)

အထွေထွေ

၂၈။ ပုဒ်မ ၂၅၊ ၂၆ နှင့် ၂၇ တို့အရ တရားစွဲဆိုရာတွင် ဝန်ကြီး၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၂၉။ ကော်မတီကချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ကို မကျေနပ်ပါက ယင်းအမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့သို့ အယူခံဝင်နိုင်သည်။

၃၀။ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အပေါ် အယူခံမှုနှင့်စပ်လျဉ်း၍ -

(က) အယူခံကာလအတွင်း သက်ဆိုင်သူအား တရားစွဲဆိုခြင်းမပြုရ၊

(ခ) ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၃၁။ ဤဥပဒေအခန်း (၁၀) ပါ ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်သည်။

၃၂။ ဤဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ၊ ၁၉၆၄ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ၊ ၁၉၆၅ ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ စည်းကမ်းဥပဒေများ၊ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၈ တို့နှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

၃၃။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ ဥပဒေနှင့်အညီ ဆက်ခံခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့်ရှိစေရမည်။

၃၄။ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီသည် ဤဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီထံ လုပ်ငန်းနှင့်ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို အစိုးရအဖွဲ့က တာဝန်ပေးခံရသော အဖွဲ့အစည်းတစ်ခု၏ ကြီးကြပ်မှုဖြင့် လွှဲပြောင်းစေရမည်။

၃၅။ ကော်မတီသည် မိမိ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက မိမိလက်အောက်ရှိ ဌာနခွဲတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၃၆။ ကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်များသည် အစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၃၇။ ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -

(က) ဝန်ကြီးသည် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးသည် လိုအပ်သော ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများနှင့် စည်းကမ်းချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းအောင်၊

ဝန်ကြီးချုပ်၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ (ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၄/၂၀၁၃)

၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်)

နိဒါန်း

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သည် ဇယား (၂) တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ဒေသန္တရ စီမံကိန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟူသော ပြဌာန်းချက်အရ ဤဥပဒေကို တင်သွင်းခြင်းဖြစ်သည်။

အခန်း (၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာ တည်စေရမည်။

၂။ ဤဥပဒေသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်း၏ တတိယနှစ်အတွက် ဒေသန္တရစီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) **ဒေသန္တရစီမံကိန်း** ဆိုသည်မှာ တိုင်းဒေသကြီး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း မည်၍မည်မျှ တိုးတက်ရမည်ဆိုသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ ယင်းစီမံကိန်းများ၌ အနှစ် ၃၀ နှစ်ရှည်စီမံကိန်း၊ ငါးနှစ်ကာလတိုစီမံကိန်းနှင့် ယင်းစီမံကိန်းများကို နှစ်စဉ် အကောင်အထည်ဖော်မည့် နှစ်စဉ် စီမံကိန်းများ ပါရှိသည်။ ယင်းဒေသန္တရစီမံကိန်းများ၌ ကာလအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ လုပ်ငန်းစီမံကိန်းများ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း စသည့်စီမံကိန်းများ ဘက်စုံ ဆက်စပ်အကျိုးဝင်သည်ဟု မှတ်ယူရမည်။
- (ခ) **စီမံကိန်းရည်မှန်းချက်** ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ မည်၍မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များ ဖြစ်သည်။
- (ဂ) **ပုံမှန်ဈေးနှုန်း** ဆိုသည်မှာ အခြေခံနှစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။
- (ဃ) **နှစ်အလိုက်ဈေးနှုန်း** ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။
- (င) **သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများ** ဆိုသည်မှာ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များကို ဆိုသည်။

အခန်း (၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ စီမံကိန်း၏ အရေးကြီးသည့်ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) တိုင်းဒေသကြီး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်၊ ပုံမှန်ဈေးနှုန်းအရ ၅. ၆ ရာခိုင်နှုန်း တိုးတက်ရန်၊
- (ခ) ပုံမှန်ဈေးနှုန်းအရ -
 - (၁) လယ်ယာကဏ္ဍတွင် ၀. ၂ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၂) သားငါးကဏ္ဍတွင် ၃. ၉ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသဖြင့် သစ်တောကဏ္ဍတွင် ၀. ၉ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၄) စွမ်းအင်ကဏ္ဍတွင် ၀. ၉ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၅) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၀. ၁ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၆) စက်မှုလက်မှုကဏ္ဍတွင် ၁၁. ၁ ရာခိုင်နှုန်းတိုးတက်ရန်၊
 - (၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၁၄. ၀ ရာခိုင်နှုန်းတိုးတက်ရန်၊

- (၈) ဆောက်လုပ်မှုကဏ္ဍတွင် ၅. ၉ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၈. ၂ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၇၂. ၂ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၄၀. ၁ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၂) လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၂. ၉ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၃) ငှားရမ်းခနှင့်အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၃. ၄ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၅. ၀ ရာခိုင်နှုန်းတိုးတက်ရန်။
- (ဂ) တိုင်းဒေသကြီး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးတွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၄၉. ၀ ရာခိုင်နှုန်းမှ ၄၇. ၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၁၄. ၁ ရာခိုင်နှုန်းမှ ၁၄. ၆ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆. ၉ ရာခိုင်နှုန်းမှ ၃၈. ၃ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊
- (ဃ) လူတစ်ဦးစီ၏ ပျမ်းမျှ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) မှာ ကျပ် ၈၀၃၃၃၄ မှ ကျပ် ၉၃၈၆၈၇ သို့ ဖြစ်ပေါ်လာစေရန်။

အခန်း (၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် ပူးတွဲ (၁) နှင့် (၂) တို့တွင် ဖော်ပြထားသော စီမံကိန်း ရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရန်ဖြစ်သည်။ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအလိုက်၊ ဒေသအလိုက် လိုအပ်သောလုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို အသေးစိတ် ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် လက်ငင်း ရေတိုအတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းများကို ဦးစားပေးရမည်။ ထို့ပြင် ရေရှည်အကျိုးရှိသော စီမံကိန်းများကိုလည်း မျှတစွာ ထည့်သွင်းစီမံဆောင်ရွက်ရမည်။

၈။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လက်ငင်း ရေတိုနှင့်ရေရှည် အကျိုးဖြစ်ထွန်းစေသော နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်။

၉။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ် ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၀။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် ဒေသန္တရစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်း ပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၁။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် ရရှိထားပြီးသော လုပ်ငန်းစီမံကိန်းများဖြစ်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းအောင်၊

ဝန်ကြီးချုပ်၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့။

ပူးတွဲ-၁

ဧရာဝတီတိုင်းဒေသကြီး၏
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းအရ
ကဏ္ဍကြီးများအလိုက် အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်
(၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်၊ ပုံမှန်ဈေးနှုန်းများအရ) (တန်ဖိုး-ကျပ်သန်း)

အမှတ်စဉ်	ကဏ္ဍကြီး	၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဒေသန္တရစီမံကိန်း)			၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် (ဒေသန္တရစီမံကိန်း)		
		တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆	၇	၈
၁	လယ်ယာကဏ္ဍကြီး	၂၆၂၅၉၈၃.၅	၄၉.၀	၂.၆	၂၆၆၂၈၉၈.၁	၄၇.၁	၁.၄
	၁ လယ်ယာ	၁၇၅၇၀၇၄.၉	၃၂.၈	၀.၈	၁၇၆၀၂၅၀.၃	၃၁.၁	၀.၂
	၂ သားငါး	၈၅၈၇၃၉.၇	၁၆.၀	၆.၆	၈၉၂၃၉၁.၅	၁၅.၈	၃.၉
	၃ သစ်တော	၁၀၁၆၈.၉	၀.၂	၀.၇	၁၀၂၅၆.၃	၀.၂	၀.၉
၂	စက်မှုကဏ္ဍကြီး	၇၅၅၆၉၄.၈	၁၄.၁	၈.၃	၈၂၈၀၆၇.၆	၁၄.၆	၉.၆
	၄ စွမ်းအင်	၃၆၂၁၃.၆	၀.၇	-၀.၅	၃၆၅၄၁.၇	၀.၆	၀.၉
	၅ သတ္တုနှင့်တွင်းထွက်ပစ္စည်း	၉၅၉၀.၀	၀.၂	၀.၂	၉၅၉၉.၆	၀.၂	၀.၁
	၆ စက်မှုလက်မှု	၄၁၀၈၉၂.၀	၇.၆	၈.၈	၄၅၆၅၈၃.၈	၈.၁	၁၁.၁
	၇ လျှပ်စစ်ဓာတ်အား	၁၀၇၅၄၇.၆	၂.၀	၆.၆	၁၂၂၆၀၆.၆	၂.၁	၁၄.၀
	၈ ဆောက်လုပ်မှု	၁၉၁၄၅၁.၆	၃.၆	၁၀.၃	၂၀၂၇၃၅.၉	၃.၆	၅.၉
၃	ဝန်ဆောင်မှုကဏ္ဍကြီး	၁၉၇၆၆၂၂.၃	၃၆.၉	၆.၉	၂၁၆၈၆၆၈.၂	၃၈.၃	၉.၇
	၁ ပို့ဆောင်ရေး	၈၅၅၇၃၂.၆	၁၅.၉	၂.၉	၉၂၅၉၉၇.၉	၁၆.၃	၈.၂
	၂ ဆက်သွယ်ရေး	၈၄၅၄၄.၃	၁.၆	၂၇၃.၄	၁၄၅၅၄၉.၄	၂.၆	၇၂.၂
	၃ ငွေရေးကြေးရေး	၃၃၇၁.၇	၀.၁	၉.၀	၄၇၂၄.၈	၀.၁	၄၀.၁
	၄ လူမှုရေးနှင့်စီမံခန့်ခွဲရေး	၈၄၉၁၄.၇	၁.၆	၀.၁	၈၇၄၀၅.၀	၁.၅	၂.၉
	၅ ဌာနရမ်းခနှင့်အခြားဝန်ဆောင်မှု	၁၁၈၄၆၇.၅	၂.၂	၁၄.၆	၁၃၄၃၂၀.၃	၂.၄	၁၃.၄
	၆ ကုန်သွယ်မှု	၈၂၉၅၉၁.၅	၁၅.၅	၃.၃	၈၇၀၆၇၀.၈	၁၅.၄	၅.၀
၄	အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး	၅၃၅၈၃၀၀.၆	၁၀၀.၀	၅.၀	၅၆၅၉၆၃၃.၉	၁၀၀.၀	၅.၆

ပူးတွဲ-၂

ဧရာဝတီတိုင်းဒေသကြီး၏
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းအရ
ကဏ္ဍအလိုက် အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်
(၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်၊ ပုံမှန်ဈေးနှုန်းများအရ) (တန်ဖိုး-ကျပ်သန်း)

အမှတ်စဉ်	ကဏ္ဍ	၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဒေသန္တရစီမံကိန်း)			၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် (ဒေသန္တရစီမံကိန်း)		
		တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အချိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆	၇	၈
၁	ထုတ်လုပ်မှုတန်ဖိုး	၃၃၈၁၆၇၈. ၃	၆၃. ၁	၃. ၈	၃၄၉၀၉၆၅. ၇	၆၁. ၇	၃. ၂
	၁ လယ်ယာ	၁၇၅၇၀၇၄. ၉	၃၂. ၈	၀. ၈	၁၇၆၀၂၅၀. ၃	၃၁. ၁	၀. ၂
	၂ သားငါး	၈၅၈၇၃၉. ၇	၁၆. ၀	၆. ၆	၈၉၂၃၉၁. ၅	၁၅. ၈	၃. ၉
	၃ သစ်တော	၁၀၁၆၈. ၉	၀. ၂	၀. ၇	၁၀၂၅၆. ၃	၀. ၂	၀. ၉
	၄ စွမ်းအင်	၃၆၂၁၃. ၆	၀. ၇	-၀. ၅	၃၆၅၄၁. ၇	၀. ၆	၀. ၉
	၅ သတ္တုနှင့် တွင်းထွက်ပစ္စည်း	၉၅၉၀. ၀	၀. ၂	၀. ၂	၉၅၉၉. ၆	၀. ၂	၀. ၁
	၆ စက်မှုလက်မှု	၄၁၀၈၉၂. ၀	၇. ၆	၈. ၈	၄၅၆၅၈၃. ၈	၈. ၁	၁၁. ၁
	၇ လျှပ်စစ်ဓာတ်အား	၁၀၇၅၄၇. ၆	၂. ၀	၆. ၆	၁၂၂၆၀၆. ၆	၂. ၁	၁၄. ၀
	၈ ဆောက်လုပ်မှု	၁၉၁၄၅၁. ၆	၃. ၆	၁၀. ၃	၂၀၂၇၃၅. ၉	၃. ၆	၅. ၉
	ဝန်ဆောင်မှုတန်ဖိုး	၁၁၄၇၀၃၀. ၈	၂၁. ၄	၉. ၇	၁၂၉၇၉၉၇. ၄	၂၂. ၉	၁၃. ၂
၂	၁ ပို့ဆောင်ရေး	၈၅၅၇၃၂. ၆	၁၅. ၉	၂. ၉	၉၂၅၉၉၇. ၉	၁၆. ၃	၈. ၂
	၂ ဆက်သွယ်ရေး	၈၄၅၄၄. ၃	၁. ၆	၂၇၃. ၄	၁၄၅၅၄၉. ၄	၂. ၆	၇၂. ၂
	၃ ငွေရေးကြေးရေး	၃၃၇၁. ၇	၀. ၁	၉. ၀	၄၇၂၄. ၈	၀. ၁	၄၀. ၁
	၄ လူမှုရေးနှင့်စီမံခန့်ခွဲရေး	၈၄၉၁၄. ၇	၁. ၆	၀. ၁	၈၇၄၀၅. ၀	၁. ၅	၂. ၉
	၅ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု	၁၁၈၄၆၇. ၅	၂. ၂	၁၄. ၆	၁၃၄၃၂၀. ၃	၂. ၄	၁၃. ၄
၃ ၄	ကုန်သွယ်မှုတန်ဖိုး	၈၂၉၅၉၁. ၅	၁၅. ၅	၃. ၃	၈၇၀၆၇၀. ၈	၁၅. ၄	၅. ၀
	အသားတင်ထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုး	၅၃၅၈၃၀၀. ၆	၁၀၀. ၀	၅. ၀	၅၆၅၉၆၃၃. ၉	၁၀၀. ၀	၅. ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)

}

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

အမှတ် ၃။ ။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်စွဲပါ စာအမှတ်၊
၇၁၄ (င)/၄-နစရ/ဝကရ (၆၅) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်စွဲပါ
စာအမှတ်၊ ၀၁၆/၂-၃၃၂/အစရ (ရှမ်း) တို့အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များတွင် တာဝန်ထမ်းဆောင်
လျက်ရှိသော အောက်ဖော်ပြပါ ဦးစီးအရာရှိ (၃) ဦးတို့အား ၎င်းတို့အမည်နှင့် ယှဉ်တွဲဖော်ပြပါဒေသများသို့
ပြောင်းရွှေ့တာဝန်ချထားလိုက်သည် -

စဉ် အမည်နှင့်ဒေသ

၁။ ဦးကျော်မင်းထိုက်

(အမှုဆောင်အရာရှိ)

ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့

၂။ ဦးထိန်လင်း

(အမှုဆောင်အရာရှိ)

ပင်လောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့

၃။ ဦးသိန်းစိုးဦး

(အမှုဆောင်အရာရှိ)

ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးအဖွဲ့

ပြောင်းရွှေ့တာဝန်ချထားသည့် ရာထူးနှင့်ဒေသ

ဦးစီးအရာရှိ

(အမှုဆောင်အရာရှိ)

ရပ်စောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့

ဦးစီးအရာရှိ

(အမှုဆောင်အရာရှိ)

ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့

ဦးစီးအရာရှိ

(အမှုဆောင်အရာရှိ)

ပင်လောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့

နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်

(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

အမှတ် ၄။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ
လမ်းမကြီးများအဖြစ် သတ်မှတ်ကြေညာခဲ့သည့် ဤဦးစီးဌာန၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ

အမိန့်ကြော်ငြာစာပါ ဇယား “က” လမ်းမကြီးများစာရင်းတွင် အောက်ဖော်ပြပါလမ်းကို ဖြည့်စွက်ကြေညာလိုက်သည် -

**ဇယား “က” လမ်းမကြီးများ
ဧရာဝတီတိုင်းဒေသကြီး**

အမှတ်စဉ်	လမ်းအမည်	တိုင်းအတွင်းရှိ လမ်း၏မိုင်အရှည်		ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်း၏မိုင်အရှည်		မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်း၏မိုင်အရှည်		မှတ်ချက်
		မိုင်	ဖာလုံ	မိုင်	ဖာလုံ	မိုင်	ဖာလုံ	
(၁)	(၂)	(၃)		(၄)		(၅)		(၆)
၅၀။	ငရုပ်ကောင်းတောင်- ငရုပ်ကောင်းလမ်း	-	-	၁၈	၃	-	-	

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများအဖြစ် သတ်မှတ်ကြေညာခဲ့သည့် ဤဦးစီးဌာန၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာတွင် ပါရှိသော ဇယား “က” လမ်းမကြီးများ၏ စုစုပေါင်းမိုင်အရှည်ကို (၁၀၄၄ မိုင် ၃ ဖာလုံ) အစား (၁၀၆၂ မိုင် ၆ ဖာလုံ) ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

စိုးကိုကို၊

ညွှန်ကြားရေးမှူးချုပ်၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်)

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယ အင်ဂျင်နီယာချုပ် ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ဖြင့် ပြည်ပဆက်သွယ်ရေးစခန်းတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးစခန်းရှိ လစာနှုန်း (၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) တန်းဝင် အင်ဂျင်နီယာချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့်

ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းမန်နေဂျာရုံး၊ ပုသိမ်မြို့မှ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင်လက်ထောက်အထွေထွေမန်နေဂျာ၊ ဦးမျိုးဆွအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနရှိ လစာနှုန်း (၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) တန်းဝင် အင်ဂျင်နီယာချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၁၃)

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ GSM မိုဘိုင်းလိုင်းသန်း (၃၀) တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်း ယာယီဖွဲ့စည်းပုံအင်အားရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ်၊ ဦးမောင်မောင်အေးအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လုပ်ငန်းနှင့်စစ်ဆေးရေးဌာနရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တိုးမြှင့်ခန့်ထားလိုက်ပြီး အဝေးဆက်သွယ်ရေးစခန်းတွင် တွဲဖက်တာဝန်ချထားလိုက်သည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ GSM မိုဘိုင်းလိုင်းသန်း (၃၀) တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်း ယာယီဖွဲ့စည်းပုံအင်အားရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ်၊ ဦးမျိုးဝင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးစခန်းရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်းရှိ လစာနှုန်း (၁၄၀,၀၀၀-၂,၀၀၀-၁၅၀,၀၀၀) တန်းဝင် အင်ဂျင်နီယာမှူး၊ ဦးကိုကိုအောင်အား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်းရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၃)

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကရင်ပြည်နယ်၊ ပြည်နယ်မန်နေဂျာရုံး၊ ဘားအံမြို့မှ လစာနှုန်း (၁၄၀,၀၀၀-၂,၀၀၀-၁၅၀,၀၀၀) တန်းဝင် မန်နေဂျာ ဦးသန်းလွင်အား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းမန်နေဂျာရုံး၊ ရန်ကုန်မြို့ရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင်လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လုပ်ငန်းနှင့် စစ်ဆေးရေးဌာနရှိ လစာနှုန်း (၁၄၀,၀၀၀-၂,၀၀၀-၁၅၀,၀၀၀) တန်းဝင် အင်ဂျင်နီယာမှူး ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ဖြင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ တိုင်းမန်နေဂျာရုံး၊ ပြည်မြို့မှ မန်နေဂျာ ဦးနိုင်ကိုကိုအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တိုင်းမန်နေဂျာရုံး၊ ပဲခူးမြို့ရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော အရာထမ်းများ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ GSM မိုဘိုင်းလိုင်းသန်း (၃၀) တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်း ယာယီဖွဲ့စည်းပုံအင်အားရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်ကျော်အား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပုသိမ်ဌာနရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၁၃)

၁၃၇၅ ခုနှစ်၊ နယုန်လဆန်း ၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး “အရာထမ်းများ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းစိစစ်ရေးအဖွဲ့” ၏ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ GSM မိုဘိုင်းလိုင်းသန်း (၃၀) တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းမှ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းလှိုင်အား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ (နံနက်ပိုင်း) မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းစခန်းရှိ လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) တန်းဝင် ဒုတိယအင်ဂျင်နီယာချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

အောင်မော်၊

ဦးဆောင်ညွှန်ကြားရေးမှူး၊

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့	{ ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက် (၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) }	သောကြာနေ့
--------------	---	-----------

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

First Victory Services Company Limited

ဖျက်သိမ်းရန်ကြေညာချက်

၁။ First Victory Services Company Limited ကို အစုရှင်များ၏ဆန္ဒအရ အလိုအလျောက် ဖျက်သိမ်းရန် (၂၄-၇-၂၀၁၃) နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော သာမန်ထက်ထူးကဲသော အထွေထွေ အစည်းအဝေးက အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ် [၈၆/ မြေညီ (က)၊ ဓမ္မစိန္တာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဧပြီလ ၁၄/ရက်န (နိုင်) ၀၅၁၉၂၈] အား ခန့်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့်ရရှိသည့်များကို တစ်လအတွင်း ဧပြီလ ၁၄/ရက်နထိ ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကြေညာလိုက်သည်။

U Soe Nyunt
Managing Director
First Victory Services Co., Ltd.

ဒေါ်နွယ်နွယ်တိုး
B.Com, C.P.A
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
First Victory Services Company Limited (ဖျက်သိမ်းဆဲ)

စာရင်းရှင်းလင်းဖျက်သိမ်းဆဲကုမ္ပဏီ

နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

အစုရှင်များ (အဖွဲ့ဝင်များ) ၏ဆန္ဒအလျောက် ဖျက်သိမ်းဆဲ အာရှစံ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၏
နောက်ဆုံးအစည်းအဝေးကို (၂-၉-၂၀၁၃) ရက်၊ နံနက် (၉) နာရီတွင် အမှတ် အက်စ်-၇၊ ဒုတိယထပ်၊
အောင်ဆန်းကွင်းမြောက်ဘက်တန်း၊ ကန်တော်ကလေးလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အစုရှင်များ (အဖွဲ့ဝင်များ) အားလုံး မပျက်မကွက်တက်ရောက်ကြပါရန်
ဖိတ်ကြားအပ်ပါသည်။

ဒေါ်သင်းသင်းကြည်

မန်နေဂျင်းဒါရိုက်တာ

အာရှစံ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်

ဒေါ်ချိုချိုတိုး

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

River And Lake Travels & Tours Co., Ltd

အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ

အပြီးသတ်နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း

အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှယ်ယာရှင်များ၏ အပြီးသတ်နောက်ဆုံးအစည်းအဝေးကို
(၂-၉-၂၀၁၃) နံနက် ၁၁:၀၀ နာရီတွင် အမှတ် (၁၄၈/၂၁)၊ အေဝမ်းခြံလမ်းနှင့် မြသီရိလမ်းထောင့်၊
(၉) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ကုမ္ပဏီရုံးခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်၍ အစုရှင်များ
အားလုံး တက်ရောက်ကြရန် ဖိတ်ကြားအပ်ပါသည်။

ယင်းအစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို
တင်ပြကာ ကုမ္ပဏီအား အပြီးသတ်ရှင်းလင်းဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဦးငြိမ်းတင်

တရားလွှတ်တော်ရှေ့နေ

၁၂/ဒပန (နိုင်) ၀၀၆၂၁၀

ထွန်းနှင့်သူငယ်ချင်းများ ဟော်တယ်လုပ်ငန်းကုမ္ပဏီလီမိတက်

ဖျက်သိမ်းကြောင်းကြေညာချက်

၁။ **ထွန်းနှင့်သူငယ်ချင်းများ ဟော်တယ်လုပ်ငန်းကုမ္ပဏီလီမိတက်**ကို အစုရှင်များ၏ဆန္ဒအရ အလိုအလျောက်ဖျက်သိမ်းရန် (၂၄-၇-၂၀၁၃) နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရန် အရာရှိအဖြစ် အမှတ် (၉)၊ ပန်းခြံလမ်း၊ (၆) ထပ်၊ (၃) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့နေ ဒေါ်မြမြဝင်း (B.Com., A.A., C.P.A) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့်ရရန်ရှိသည်များကို တစ်လအတွင်း ဒေါ်မြမြဝင်းထံ ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကြေညာလိုက်သည်။

Zeyar Min

Managing Director

TUN & FRIENDS HOTEL
COMPANY LIMITED.

ဒေါ်မြမြဝင်း

B.Com., A.A., C.P.A

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

TUN & FRIENDS HOTEL COMPANY LIMITED.

ASIAN GLOBAL EXPRESS LOGISTICS (Myanmar) CO., LTD

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ

ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှင်များ၏ ၂၇-၇-၂၀၁၃ ရက်နေ့က ကျင်းပပြုလုပ်သော သာမန်ထက်ထူးကဲသောအစည်းအဝေး၏ အထူးဆုံးဖြတ်ချက်အရ ကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်း ဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်-၂၆၅၇) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်းထံသို့ ကုမ္ပဏီ၏မြီရှင်များသည် မိမိတို့၏ကြွေးမြီတောင်းခံလွှာများကို ၂-၉-၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ သက်သေပြ စာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးရဲကျော်သူ

မန်နေဂျင်းဒါရိုက်တာ

ဦးခင်ဝင်း

B.A, H.G.P, R.L, D.B.L, D.I.L, D.M.L,

P.G.D.I.T (New Delhi), D. Jap; M.P.A, M.A (B.L)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၂၄၄ (ပထမထပ်)၊ ရွှေဘုံသာလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၇၄၄၁၉
(အိမ်) အမှတ် ၄၊ ပိတောက်လမ်း၊ ၆ ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၂၉၈၃၇၈၊ ၀၉၅၀၀၈၅၈၃